

မှတ်ပုံတင်အမှတ်-၁၄၉၁၆၉၄၆၆

မြန်မာနိုင်ငံသားများဘဏ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်

ကြားဖြတ်အကျဉ်းချုံး ဘဏ္ဍာရေးရှင်းတမ်းများ

၂၀၂၁ ခုနှစ်၊မတ်လ (၃၁)ရက်

ငွေကြေး - မြန်မာကျပ်

ဝင်းသင်နှင့်အဖွဲ့
စာရင်းစစ်များ

မြန်မာနိုင်ငံသားများဘဏ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်
 ကြားဖြတ်အကျဉ်းချုံး ဘဏ္ဍာရေးရှင်းတမ်းများ
 ၂၀၂၁ ခုနှစ်၊မတ်လ (၃၁)ရက်

မာတိကာ	စာမျက်နှာ
စီမံအုပ်ချုပ်သူများ၏တာဝန်တင်ပြချက်	၁
ကြားဖြတ်အကျဉ်းချုံး ဘဏ္ဍာရေးရှင်းတမ်းများ ဆန်းစစ်ခြင်းအပေါ် အစီရင်ခံစာ	၂
ကြားဖြတ်အကျဉ်းချုံး ဘဏ္ဍာရေးအခြေအနေပြရှင်းတမ်း	၃
ကြားဖြတ်အကျဉ်းချုံး ဝင်ငွေအလုံးစုံပါဝင်သောရှင်းတမ်း	၄
ကြားဖြတ်အကျဉ်းချုံး အစုရှင်များ၏ပိုင်ဆိုင်ခွင့်များပြောင်းလဲမှုရှင်းတမ်း	၅
ကြားဖြတ်အကျဉ်းချုံး ငွေသားစီးဆင်းမှုရှင်းတမ်း	၆
ကြားဖြတ်အကျဉ်းချုံး ဘဏ္ဍာရေးရှင်းတမ်းများအပေါ်မှတ်စုများ	၇-၁၈



မြန်မာနိုင်ငံသားများဘဏ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် အတွက် စီမံအုပ်ချုပ်သူများ၏ တာဝန်တင်ပြချက်

မြန်မာနိုင်ငံသားများဘဏ်အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် (ဘဏ်) ၏ ၂၀၂၁ ခုနှစ်၊ မတ်လ(၃၁)ရက်နေ့ရှိ ကြားဖြတ်အကျဉ်းချုံး ဘဏ္ဍာရေးအခြေအနေပြရှင်းတမ်းနှင့် ယင်းနေ့ကုန်ဆုံးသော လေတာကာလအတွက် လုပ်ငန်း ဆောင်ရွက်မှုရလဒ်များနှင့် ငွေသားစီးဆင်းမှုနှင့် စပ်လျဉ်းသည့်အချက်များ ပါဝင်သော ဘဏ္ဍာရေးရှင်းတမ်းများကို သင့်လျော်မှန်ကန်စွာရေးဆွဲ ဖော်ပြရန်မှာ စီမံအုပ်ချုပ်သူများ၏ တာဝန်သာဖြစ်ပါသည်။ ယင်းတာဝန်တွင်-

- ဆီလျော်သော စာရင်းဆိုင်ရာမူဝါဒများအားရွေးချယ်၍ တစ်သမတ်တည်း ကျင့်သုံးခြင်းနှင့်
- အမြော်အမြင်ရှိပြီး ကျိုးကြောင်းဆီလျော်မှုရှိသော ခန့်မှန်းခြင်းနှင့် ပိုင်းခြားချင့်ချိန်သုံးသပ်ခြင်းတို့ကို ပြုလုပ်ခြင်း တို့ပါဝင်ပါသည်။

ဘဏ်၏ ဘဏ္ဍာရေးအခြေအနေမှန်ကို မည်သည့်အချိန်တွင်မဆို မှန်ကန်စွာဖော်ပြရန်အလို့ငှာ စီမံအုပ်ချုပ်သူများ အနေဖြင့် သင့်လျော်သောစာရင်းမှတ်တမ်းများကို ထိန်းသိမ်းထားရှိရန် တာဝန်ရှိပါသည်။ ဘဏ်၏ ရပိုင်ခွင့်များကို လုံခြုံမှုရှိစေရန်နှင့် မသမာမှုများနှင့် ပုံမှန်မဟုတ်သော မှားယွင်းမှုများကို ကာကွယ်ဖော်ထုတ်နိုင်ရန် ၎င်းအတွက် သင့်လျော်သလို ဆောင်ရွက်ရန် အထွေထွေ တာဝန်ရှိပါသည်။

စီမံအုပ်ချုပ်သူများကိုယ်စား

ဦးတိုးအောင်မြင်

(ဥက္ကဋ္ဌ)

မြန်မာနိုင်ငံသားများဘဏ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်

နေ့စွဲ။ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ (၃၀)ရက်။



ဝင်းသင်နှင့်အဖွဲ့၊ စာရင်းစစ်များ။

WIN THIN & ASSOCIATES

CERTIFIED PUBLIC ACCOUNTANTS

HEAD OFFICE:- Room (2B/2C) 1st Floor, Rose Condominium, No.182/194, Botahtaung Pagoda Road, Pazundaung Township, Yangon Region, Myanmar. Tel: 95-1-8201798, 8296164, Fax: 95-1-8245671 Email: info@winthinassociates.com

MANDALAY BRANCH:- OFFICE Room (9/10), East Wing of Bahtoo Stadium, 70th Street (Between 29th & 30th Street), Mandalay Region, Myanmar. Tel: 95-2-4034451, Fax: 95-2-4034498

စာအမှတ် -၄၆၅/အမ်-၂၉၄/ မတ်လ ၂၀၂၁

ကြားဖြတ်အကျဉ်းချုံး ဘဏ္ဍာရေးသတင်းအချက်အလက်များ ဆန်းစစ်ခြင်းအပေါ်အစီရင်ခံစာ

မြန်မာနိုင်ငံသားများဘဏ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် ၏ အစုရှယ်ယာရှင်များသို့


ကျွန်တော်များစာရင်းစစ်အဖွဲ့သည် "မြန်မာနိုင်ငံသားများဘဏ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်" (ဘဏ်) ၏ ၂၀၂၁ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ရှိ ကြားဖြတ်အကျဉ်းချုံး ဘဏ္ဍာရေးအခြေအနေပြရှင်းတမ်းနှင့် ယင်းနေ့ကုန်ဆုံးသော (၆)လ တာကာလအတွက် ဝင်ငွေအလုံးစုံပါဝင်သောရှင်းတမ်း၊ အစုရှယ်ယာရှင်များ၏ ပိုင်ဆိုင်ခွင့်များ ပြောင်းလဲမှုရှင်းတမ်း၊ ငွေသားစီးဆင်းမှုရှင်းတမ်းနှင့် အရေးပါသော စာရင်းဆိုင်ရာမူဝါဒများအကျဉ်းချုပ်နှင့် အခြားရှင်းလင်းဖော်ပြထားသော မှတ်စုများပါဝင်သော ကြားဖြတ်အကျဉ်းချုံး ဘဏ္ဍာရေးရှင်းတမ်းများကို ဆန်းစစ်ခဲ့ပြီးဖြစ်ပါသည်။ ၎င်းကြားဖြတ်အကျဉ်းချုံး ဘဏ္ဍာရေးရှင်းတမ်းများကို မြန်မာနိုင်ငံ စာရင်းကိုင်စံ(၃၄) ကြားဖြတ်ဘဏ္ဍာရေးအစီရင်ခံခြင်း (Myanmar Accounting Standard 34 Interim Financial Reporting) နှင့်အညီ ပြုစုပြီးသင့်လျော်မှန်ကန်စွာ ရေးဆွဲဖော်ပြရန်မှာ စီမံအုပ်ချုပ်သူ များ၏ တာဝန်ဖြစ်ပါသည်။ ကျွန်တော်များအဖွဲ့၏တာဝန်မှာ ကျွန်တော်များ၏ ဆန်းစစ်ခြင်းကို အခြေပြု၍ ယင်းကြားဖြတ် အကျဉ်းချုံး ဘဏ္ဍာရေးရှင်းတမ်းများအပေါ် သုံးသပ်ချက်ပေးရန်ဖြစ်ပါသည်။

ဆန်းစစ်ခြင်း အတိုင်းအတာ

ကျွန်တော်များအဖွဲ့သည် မြန်မာနိုင်ငံဆန်းစစ်ခြင်း ကတိထားရှိမှုဆိုင်ရာစံ ၂၄၁၀ "ကြားဖြတ်ဘဏ္ဍာရေး သတင်းအချက် အလက်များအား အဖွဲ့အစည်း၏ပြင်ပစာရင်းစစ်မှ ဆန်းစစ်ခြင်း" (Review of Interim Financial Information Performed by the Independent Auditor of the Entity" နှင့်အညီ ဆန်းစစ်မှုများကို ဆောင်ရွက်ခဲ့ပါသည်။ ကြားဖြတ်အကျဉ်းချုံး ဘဏ္ဍာရေးရှင်းတမ်းများကို ဆန်းစစ်ရာတွင် အဓိကအားဖြင့် ဘဏ္ဍာရေးနှင့်စာရင်း ပိုင်းဆိုင်ရာကိစ္စများ၏ တာဝန်ရှိသူများ အားစုံစမ်းမေးမြန်းခြင်း၊ သရုပ်ခွဲမှုကိုအသုံးပြုခြင်းနှင့် အခြားဆန်းစစ်ခြင်းဆိုင်ရာ နည်းလမ်းများ ပါဝင်ပါသည်။ ဆန်းစစ်ခြင်းသည် မြန်မာနိုင်ငံစာရင်းစစ်ဆိုင်ရာစံများနှင့်အညီ စာရင်းစစ်ဆေးခြင်းထက် အတိုင်းအတာအများအပြား လျော့နည်းသောကြောင့် စာရင်းစစ်ဆေးရာတွင် ဖော်ထုတ်နိုင်မည့် အရေးပါသော အချက်အလက်များကို ကျွန်တော်များ အနေဖြင့် အာမခံချက် ပေးရန်အတွက် စွမ်းဆောင်နိုင်ခြင်းမရှိပါ။ သို့ဖြစ်သောကြောင့် ကျွန်တော်များအနေဖြင့် စာရင်းစစ် ထင်မြင်ယူဆချက် ပေးခြင်းမရှိပါ။

သုံးသပ်ချက်

ဆန်းစစ်ချက်အပေါ်အခြေခံ၍ မြန်မာနိုင်ငံစာရင်းကိုင်စံ ၃၄ ကြားဖြတ်ဘဏ္ဍာရေးအစီရင်ခံခြင်း (Myanmar Accounting Standard 34 Interim Financial Reporting) နှင့်အညီ ရေးဆွဲထားသော ပူးတွဲပါ ၂၀၂၁ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ရှိ ကြားဖြတ်အကျဉ်းချုံး ဘဏ္ဍာရေးရှင်းတမ်းများနှင့် ဘဏ်၏ ဘဏ္ဍာရေးအခြေအနေနှင့် ယင်းနေ့ကုန်ဆုံးသော ၆ လတာ ကာလအတွက် လုပ်ငန်းဆောင်ရွက်မှု ရလဒ်များ၊ ငွေသားစီးဆင်းမှုများနှင့်စပ်လျဉ်းသည့် အချက်များအားလုံးကို သင့်လျော်မှန်ကန်စွာ ဖော်ပြထားခြင်းမရှိကြောင်း ယုံကြည်နိုင်လောက်သည့် အကြောင်းအချက်များမရှိပါ။



နေမင်းသန့် (ပီအေပီပီ - ၄၆၆)

အစုဝင်

ဝင်းသင်နှင့်အဖွဲ့၊ စာရင်းစစ်များ။

နေ့စွဲ။ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ (၃၀)ရက်။



မြန်မာနိုင်ငံသားများဘဏ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်
 ၂၀၂၁ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ ကုန်ဆုံးသော ၆ လတာကာလအတွက်
 ကြားဖြတ်အကျဉ်းချုံး ဘဏ္ဍာရေးအခြေအနေပြရှင်းတမ်း

	မှတ်စုများ	၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက် (မြန်မာကျပ်)	၂၀၂၀ ခုနှစ် စက်တင်ဘာလ ၃၀ ရက် (မြန်မာကျပ်)
ရရန်ပိုင်ခွင့်များ			
ငွေနှင့်ဘဏ်လက်ကျန်	၃	၉၄,၁၃၆,၂၂၈,၄၄၇	၁၁၀,၃၆၇,၂၅၃,၈၁၈
ချေးငွေ	၄	၃၂၁,၅၄၁,၈၁၅,၂၇၆	၃၁၆,၁၁၈,၁၂၀,၂၅၉
ရင်းနှီးမြှုပ်နှံမှုများ	၅	၁၇၄,၆၃၃,၅၈၂,၇၂၀	၂၀၁,၆၁၄,၉၁၃,၈၃၂
အခြားရပိုင်ခွင့်များ	၆	၁၉,၃၂၃,၄၇၆,၄၉၇	၁၄,၁၅၉,၈၈၆,၁၁၀
ပုံသေပိုင်ပစ္စည်း	၇	၁၈,၀၂၂,၅၃၆,၅၀၂	၁၈,၈၁၂,၂၈၉,၃၅၆
ထိတွေ့ ကိုင်တွယ်၍မရသောပစ္စည်း	၈	၃,၈၂၇,၀၇၂,၇၇၂	၃,၉၈၇,၅၀၀,၇၆၈
စုစုပေါင်းရရန်ပိုင်ခွင့်များ		<u>၆၃၁,၄၈၄,၇၁၂,၂၁၄</u>	<u>၆၆၅,၀၅၉,၉၆၄,၁၄၃</u>
ပေးရန်တာဝန်များ			
အပ်ငွေစာရင်း	၉	၅၃၉,၀၂၅,၉၀၇,၂၂၇	၅၇၈,၁၅၉,၉၃၉,၇၆၆
အခြားပေးရန်တာဝန်များ	၁၀	<u>၂၆,၄၈၀,၁၉၈,၀၁၂</u>	<u>၂၂,၁၆၁,၇၈၅,၃၁၃</u>
စုစုပေါင်းပေးရန်တာဝန်များ		<u>၅၆၅,၅၀၆,၁၀၅,၂၃၉</u>	<u>၆၀၀,၃၂၁,၇၂၅,၀၇၉</u>
အစုရှင်များ၏ပိုင်ဆိုင်ခွင့်			
မတည်ရင်းနှီးငွေ	၁၁	၅၇,၁၂၄,၆၆၂,၈၀၀	၅၇,၁၂၄,၆၆၂,၈၀၀
ရန်ပုံငွေများ	၁၂	၁၃,၃၂၅,၅၀၂,၅၅၇	၁၃,၁၁၅,၄၁၀,၅၇၉
အမြတ်လက်ကျန်		(၄,၄၇၁,၅၅၈,၃၈၂)	(၅,၄၀၁,၈၃၄,၃၁၅)
စုစုပေါင်းအစုရှင်များ၏ ပိုင်ဆိုင်ခွင့်		<u>၆၅,၉၇၈,၆၀၆,၉၇၅</u>	<u>၆၄,၇၃၈,၂၃၉,၀၆၄</u>
စုစုပေါင်း အစုရှင်များ၏ပိုင်ဆိုင်ခွင့်နှင့်ပေးရန်တာဝန်များ		<u>၆၃၁,၄၈၄,၇၁၂,၂၁၄</u>	<u>၆၆၅,၀၅၉,၉၆၄,၁၄၃</u>

ကြားဖြတ်အကျဉ်းချုံးဘဏ္ဍာရေးရှင်းတမ်းများအပေါ်မှတ်စုများကိုကြည့်ပါ။

အတည်ပြုချက်


Htun Htun Oo
 Chief Financial Officer
 Myanmar Citizens Bank Ltd.


 တိုးအောင်မြင့်
 ဥက္ကဋ္ဌ (ဒါရိုက်တာအဖွဲ့)
 မြန်မာနိုင်ငံသားများဘဏ်လီမိတက်

မြန်မာနိုင်ငံသားများဘဏ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်

၂၀၂၁ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ ကုန်ဆုံးသော ၆ လတာကာလအတွက်

ကြားဖြတ်အကျဉ်းချုံး ဝင်ငွေအလုံးစုံပါဝင်သောရှင်းတမ်း

	မှတ်စုများ	၂၀၂၁ခုနှစ် မတ်လ(၃၁) ရက် (မြန်မာကျပ်)	၂၀၂၀ခုနှစ် မတ်လ(၃၁)ရက် (မြန်မာကျပ်)
အတိုးဝင်ငွေ	၁၃	၂၂,၈၃၇,၅၂၆,၀၅၇	၂၃,၁၁၁,၀၈၂,၉၃၂
အတိုးစရိတ်	၁၄	(၁၇,၂၂၈,၃၉၉,၅၂၃)	(၁၇,၄၇၇,၄၆၇,၉၁၂)
အသားတင် အတိုးဝင်ငွေ		၅,၆၀၉,၁၂၆,၅၃၄	၅,၆၃၃,၆၁၅,၀၂၀
အသားတင် ကော်မရှင်ဝင်ငွေနှင့်အခကြေးငွေ	၁၅	၁,၁၈၃,၄၅၃,၂၈၅	၁,၉၃၃,၇၅၆,၄၂၂
အခြားဝင်ငွေ	၁၆	၄၂၃,၉၂၃,၉၆၀	(၂၃,၁၃၆,၄၃၁)
		၇,၂၁၆,၅၀၃,၇၇၉	၇,၅၄၄,၂၃၅,၀၁၁
ချေးငွေဆုံးရှုံးမှု အထွေထွေလျာထားငွေ		(၁၀၈,၃၈၅,၄၀၄)	-
စုစုပေါင်းဝင်ငွေ		၇,၁၀၈,၁၁၈,၃၇၅	၇,၅၄၄,၂၃၅,၀၁၁
ဝန်ထမ်းရေးရာစရိတ်	၁၇	(၃,၁၀၈,၁၀၅,၄၆၀)	(၃,၇၂၀,၂၂၇,၅၀၈)
စီမံခန့်ခွဲမှုနှင့် အထွေထွေစရိတ်	၁၈	(၁,၄၀၉,၇၅၁,၉၄၀)	(၂,၂၆၆,၂၈၁,၇၆၇)
တန်ဖိုးလျော့	၇,၈	(၁,၀၃၉,၈၀၁,၀၈၆)	(၉၂၉,၇၅၃,၁၀၃)
အခွန်မလျာထားမီအသားတင်အမြတ်		၁,၅၅၀,၄၅၉,၈၈၉	၆၀၇,၉၇၂,၆၃၃
ဝင်ငွေခွန်		(၃၁၀,၀၉၁,၉၇၈)	(၁၂၁,၅၉၄,၅၂၇)
အခွန်လျာထားပြီးအသားတင်အမြတ်		၁,၂၄၀,၃၆၇,၉၁၁	၄၈၆,၃၇၈,၁၀၆
နှစ်အတွင်းအခြားသောဝင်ငွေအလုံးစုံ		-	-
နှစ်အတွင်းစုစုပေါင်းဝင်ငွေအလုံးစုံ		၁,၂၄၀,၃၆၇,၉၁၁	၄၈၆,၃၇၈,၁၀၆
အစုရှယ်ယာတစ်စု၏ ဝင်ငွေ(ကျပ်)			
အစုရှယ်ယာတစ်စု၏အခြေခံဝင်ငွေနှင့်	၁၉	၁၁၉	၄၇
လျော့နည်းဖွယ်ရှိသော ဝင်ငွေ			

ကြားဖြတ်အကျဉ်းချုံးဘဏ္ဍာရေးရှင်းတမ်းများအပေါ်မှတ်စုများကိုကြည့်ပါ။

မြန်မာနိုင်ငံသားများဘဏ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်
၂၀၂၁ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ ကုန်ဆုံးသော ငါးလတာကာလအတွက်
ကြားဖြတ်အကျဉ်းချုံး အစုရှင်းများ၏ပိုင်ဆိုင်ခွင့်များပြောင်းလဲမှုရှင်းတမ်း

၂၀၂၁ခုနှစ်၊ မတ်လ ၃၁ ရက်နေ့ကုန်ဆုံးသော ငါးလတာ ကာလအတွက်
စာရင်းဖွင့်လက်ကျန် (၁-၁၀-၂၀၂၀)
ငါးလတာကာလအတွက် အမြတ်
ရန်ပုံငွေသို့ စာရင်းပြောင်းရွှေ့မှု၊
စာရင်းပိတ်လက်ကျန် (၃၁-၃-၂၀၂၁)
၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့ကုန်ဆုံးသော နှစ်အတွက်
စာရင်းဖွင့်လက်ကျန် (၁-၁၀-၂၀၁၉)
ယခင်နှစ်စာရင်းညှိနှိုင်းချက်
စာရင်းညှိနှိုင်းပြီးလက်ကျန်
၁-၁၀-၂၀၁၉ မှ ၃၁-၃-၂၀၂၀ ထိ
သက်ဆိုင်ရာကာလအတွက်အမြတ်
ရန်ပုံငွေသို့ စာရင်းပြောင်းရွှေ့မှု၊
၁-၄-၂၀၂၀ မှ ၃၀-၉-၂၀၂၀ ထိ
သက်ဆိုင်ရာကာလအတွက်အမြတ်
ရန်ပုံငွေသို့ စာရင်းပြောင်းရွှေ့မှု၊
အမြတ်ဝေရ
စာရင်းပိတ်လက်ကျန် (၃၀-၉-၂၀၂၀)

ကြားဖြတ်အကျဉ်းချုံးသက္ကာရေရှင်းတမ်းများအပေါ်မှတ်တမ်းတင်မှု

ရင်းနှီးငွေ (မြန်မာကျပ်)	ရန်ပုံငွေ (မြန်မာကျပ်)	အမြတ်လက်ကျန် (မြန်မာကျပ်)	စုစုပေါင်း (မြန်မာကျပ်)
၅၇,၁၂၄,၆၆၂,၈၀၀	၁၃,၀၁၅,၄၁၀,၅၇၉	(၅,၄၀၁,၈၃၄,၃၁၅)	၆၄,၇၃၈,၂၃၉,၀၆၄
-	-	၁,၂၄၀,၃၆၇,၉၁၁	၁,၂၄၀,၃၆၇,၉၁၁
-	၃၁၀,၀၉၁,၉၇၈	(၃၁၀,၀၉၁,၉၇၈)	-
၅၇,၁၂၄,၆၆၂,၈၀၀	၁၃,၃၂၅,၅၀၂,၅၅၇	(၄,၄၇၁,၅၅၈,၃၈၂)	၆၅,၉၇၈,၆၀၆,၉၇၅
၅၇,၁၂၄,၆၆၂,၈၀၀	၁၃,၀၁၅,၄၁၀,၅၇၉	၄,၆၈၀,၁၉၀,၀၃၉	၇၄,၈၂၀,၂၆၃,၄၁၈
-	-	(၃၈,၉၁၃,၆၂၀)	(၃၈,၉၁၃,၆၂၀)
၅၇,၁၂၄,၆၆၂,၈၀၀	၁၃,၀၁၅,၄၁၀,၅၇၉	၄,၆၄၁,၂၇၆,၄၁၉	၇၄,၇၈၁,၃၄၉,၇၉၈
	၁၂၁,၅၉၄,၅၂၇	၄၈၆,၃၇၈,၁၀၆	၄၈၆,၃၇၈,၁၀၆
	(၁၂၁,၅၉၄,၅၂၇)	(၁၂၁,၅၉၄,၅၂၇)	-
	(၁၂၁,၅၉၄,၅၂၇)	(၆,၃၆၉,၀၉၄,၄၄၀)	(၆,၃၆၉,၀၉၄,၄၄၀)
		၁၂၁,၅၉၄,၅၂၇	-
		(၄,၁၆၀,၃၉၄,၄၀၀)	(၄,၁၆၀,၃၉၄,၄၀၀)
၅၇,၁၂၄,၆၆၂,၈၀၀	၁၃,၀၁၅,၄၁၀,၅၇၉	(၅,၄၀၁,၈၃၄,၃၁၅)	၆၄,၇၃၈,၂၃၉,၀၆၄

မြန်မာနိုင်ငံသားများဘဏ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်

၂၀၂၁ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ကုန်ဆုံးသော ဖိလတာ ကာလအတွက်

ကြားဖြတ်အကျဉ်းချုံး ငွေသားစီးဆင်းမှုရှင်းတမ်း

	မှတ်စု	၂၀၂၁ ခုနှစ် မတ်လ(၃၁) ရက် (မြန်မာကျပ်)	၂၀၂၀ ခုနှစ် မတ်လ(၃၁)ရက် (မြန်မာကျပ်)
လုပ်ငန်းဆောင်ရွက်ချက်များအရငွေသားစီးဆင်းမှုများ			
အခွန်မနှုတ်မီအသားတင်အမြတ်		၁,၅၅၀,၄၅၉,၈၈၉	၆၀၇,၉၇၂,၆၃၃
စာရင်းညှိနှိုင်းချက်များ			
ပုံသေပိုင်ပစ္စည်းတန်ဖိုးလျော့		၇၈၄,၆၃၄,၁၁၃	၇၀၄,၂၈၇,၆၁၇
ထိတွေ့ကိုင်တွယ်၍မရသောပစ္စည်း တန်ဖိုးလျော့		၂၅၅,၁၆၆,၉၇၃	၂၂၅,၄၆၅,၄၈၆
ပုံသေပိုင်ပစ္စည်းထုခွဲရောင်းချခြင်းမှအရှုံး/(အမြတ်)		(၄၄,၄၉၀)	(၁၂,၄၉၉,၉၉၉)
ထိတွေ့ကိုင်တွယ်၍မရသော ပစ္စည်းစာရင်းပယ်ဖျက်မှု		၁,၂၅၁,၁၆၀	-
ယခင်နှစ်စာရင်းညှိနှိုင်းမှု		-	(၅၅,၉၅၄,၀၉၇)
လက်ငင်းရပိုင်ခွင့်နှင့် ပေးရန်တာဝန်များ ပြောင်းလဲမှုမတိုင်ခင် လုပ်ငန်းအမြတ်		၂,၅၉၁,၄၆၇,၆၄၅	၁,၄၆၉,၂၇၁,၆၄၀
လက်ငင်းရပိုင်ခွင့်နှင့်ပေးရန်တာဝန် အတိုး / အလျော့			
ချေးငွေ		(၅,၄၂၃,၆၉၅,၀၁၇)	(၁၆,၉၅၈,၂၄၉,၈၇၉)
အခြားရပိုင်ခွင့်များ		(၅,၁၆၂,၅၉၀,၃၈၇)	(၄,၈၉၅,၃၆၂,၄၆၇)
အပ်ငွေစာရင်း		(၃၉,၁၃၄,၀၃၂,၅၃၉)	၂၉,၅၄၀,၃၀၈,၂၃၇
အခြားပေးရန်ရှိစာရင်း		၄,၀၀၈,၃၂၀,၇၂၁	၄,၂၆၁,၂၈၉,၈၉၆
လုပ်ငန်းဆောင်ရွက်ချက်များအရအသားတင်ငွေသားစီးဝင်မှု/(အသုံးပြုမှု)		(၄၃,၁၂၀,၅၂၉,၅၇၇)	၁၃,၄၁၇,၂၅၇,၄၂၇
ဝင်ငွေခွန်ပေးဆောင်မှု		(၁,၀၀၀,၀၀၀)	(၁,၁၀၅,၉၅၄,၀၉၇)
လုပ်ငန်းဆောင်ရွက်ချက်များအရအသားတင်ငွေသားစီးဝင်မှု/(အသုံးပြုမှု)		(၄၃,၁၂၁,၅၂၉,၅၇၇)	၁၂,၃၁၁,၃၀၃,၃၃၀
ရင်းနှီးမြှုပ်နှံမှုလုပ်ဆောင်ချက်များအရငွေသားစီးဆင်းမှုများ			
ပုံသေပိုင်ပစ္စည်းရောင်းရငွေ		၁၀၂,၁၄၉,၀၆၄	၁၂,၅၀၀,၀၀၀
ငွေတိုက်စာချုပ် ဝယ်ယူမှုနှင့်အခြားရင်းနှီးမြှုပ်နှံမှုများ		၂၆,၉၈၁,၃၃၁,၁၁၂	(၄,၇၈၀,၂၇၉,၈၈၆)
ပုံသေပိုင်ပစ္စည်းဝယ်ယူမှု		(၉၈,၂၃၆,၉၉၃)	(၁,၂၃၂,၅၃၇,၇၂၀)
ထိတွေ့ကိုင်တွယ်၍မရသောပစ္စည်းအတွက် ကုန်ကျငွေ		(၉၄,၇၃၈,၉၇၇)	(၄၈၃,၆၄၆,၉၀၉)
ရင်းနှီးမြှုပ်နှံမှုလုပ်ဆောင်ချက်များအရအသားတင်ငွေသားစီးဝင်မှု/(အသုံးပြုမှု)		၂၆,၈၉၀,၅၀၄,၂၀၆	(၆,၄၈၃,၉၆၂,၅၁၅)
ဘဏ္ဍာရေးဆောင်ရွက်ချက်များအရငွေသားစီးဆင်းမှုများ			
ချေးငွေ ရယူခြင်း/(ပြန်လည်ပေးဆပ်ခြင်း)		-	(၁,၀၀၀,၀၀၀,၀၀၀)
အစုရှင်များသို့ အမြတ်ဝေစုထုတ်ပေးငွေ		-	(၄,၁၅၉,၉၀၁,၂၃၄)
ဘဏ္ဍာရေးဆောင်ရွက်ချက်များအရအသားတင်ငွေသားစီးဝင်မှု/ (အသုံးပြုမှု)		-	(၅,၁၅၉,၉၀၁,၂၃၄)
အောက်တိုဘာလ ၁ ရက် မှ မတ်လ ၃၁ ရက်နေ့ထိ ငွေသားအသားတင် အတိုး /(အလျော့)		(၁၆,၂၃၁,၀၂၅,၃၇၁)	၆၆၇,၄၃၉,၅၈၁
ဧပြီလ ၁ ရက် မှ စက်တင်ဘာလ ၃၀ ရက်နေ့ ထိ ငွေသားအသားတင် အတိုး /(အလျော့)		-	(၅,၂၆၇,၀၉၃,၄၁၅)
စာရင်းဖွင့် ငွေနှင့်ဘဏ်လက်ကျန်များ (၁-၁၀-၂၀၂၀)/(၁-၁၀-၂၀၁၉)		၁၁၀,၃၆၇,၂၅၃,၈၁၈	၁၁၄,၉၆၆,၉၀၇,၆၅၂
စာရင်းပိတ် ငွေနှင့်ဘဏ်လက်ကျန်များ (၃၁-၃-၂၀၂၁)/ (၃၀-၉-၂၀၂၀)	၃	၉၄,၁၃၆,၂၂၈,၄၄၇	၁၁၀,၃၆၇,၂၅၃,၈၁၈

ကြားဖြတ်အကျဉ်းချုံးဘဏ္ဍာရေးရှင်းတမ်းများအပေါ်မှတ်စုများကိုကြည့်ပါ။

မြန်မာနိုင်ငံသားများဘဏ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်

၂၀၂၁ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ကုန်ဆုံးသော ဖလတာကာလအတွက်

ကြားဖြတ်အကျဉ်းချုံး ဘဏ္ဍာရေးရှင်းတမ်းများအပေါ်မှတ်စုများ

၁။ အထွေထွေ

မြန်မာနိုင်ငံသားများဘဏ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် (ဘဏ်) သည် မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားခြင်းဖြစ်ပြီး ဘဏ်၏လိပ်စာသည် အမှတ်- (၂၅၆/၂၆၀)၊ ဆူးလေဘုရားလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် တွင် တည်ရှိပါသည်။

ဘဏ်ကို အများနှင့်သက်ဆိုင်သောဘဏ်အဖြစ် ၁၉၉၁ ခုနှစ်၊ အောက်တိုဘာလ (၃၀)ရက်နေ့တွင် မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေအရ လုပ်ငန်းမှတ်ပုံတင်အမှတ်- ၂၇၄/၁၉၉၁-၁၉၉၂ ဖြင့်ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။ ဘဏ်သည် မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေအသစ်အရ မှတ်ပုံတင်အမှတ်-၁၄၉၁၆၉၄၆၆ ဖြင့်ပြန်လည်မှတ်ပုံတင် ခဲ့ပါသည်။ ၂၀၁၆ခုနှစ်၊ မြန်မာနိုင်ငံငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေ၊ ဥပဒေပုဒ်မ- ၁၇၆ အရ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်အသစ် မဗဘ/ပဘ(ဒ)-၀၁/၀၈/(၇) ၂၀၁၆ ကို ဘဏ်လုပ်ငန်းများ လုပ်ကိုင်ရန်အတွက် ထုတ်ပေးခဲ့ပါသည်။ ဘဏ်၏အဓိက စီးပွားရေးလုပ်ဆောင်ချက်များမှာ အပ်ငွေလက်ခံခြင်း၊ ချေးငွေထုတ်ချေးခြင်း၊ ကုန်သွယ်ရေး ဝန်ဆောင်မှုပေးခြင်းနှင့် မြန်မာနိုင်ငံငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေအခန်း-(၉) အရ ဗဟိုဘဏ်မှ ခွင့်ပြုသည့် လုပ်ငန်းများ လုပ်ကိုင်ခြင်းတို့ ပါဝင်ပါသည်။

၂၀၂၁ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့ကုန်ဆုံးသော ဖလတာကာလအတွက် ကြားဖြတ်အကျဉ်းချုံး ဘဏ္ဍာရေးရှင်းတမ်းများကို ဘဏ်၏အုပ်ချုပ်မှုဒါရိုက်တာအဖွဲ့မှ ၂၀၂၁ခုနှစ်၊ ဩဂုတ်လ ၃၀ ရက်နေ့တွင် ထုတ်ပြန်ရန် အတည်ပြုခဲ့ပါသည်။

၂။ အရေးပါသောစာရင်းပိုင်းဆိုင်ရာမူဝါဒအကျဉ်းချုပ်

၂၀၂၁ ခုနှစ်၊ မတ်လ(၃၁)ရက်နေ့ကုန်ဆုံးသော ဖလတာကာလအတွက် ကြားဖြတ်အကျဉ်းချုံး ဘဏ္ဍာရေးရှင်းတမ်း များကို မြန်မာနိုင်ငံစာရင်းကိုင်စံ ၃၄ ကြားဖြတ်ဘဏ္ဍာရေးအစီရင်ခံခြင်း (MAS 34 Interim Financial Reporting) နှင့်အညီ ရေးဆွဲဖော်ပြထားပါသည်။

ကြားဖြတ်အကျဉ်းချုံး ဘဏ္ဍာရေးရှင်းတမ်းများသည် နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်းများတွင် ပါဝင်သော သတင်းအချက်အလက်များနှင့် စာရင်းဆိုင်ရာမူဝါဒများ အကျဉ်းချုပ်နှင့် အခြားရှင်းလင်းဖော်ပြထားသော မှတ်စုများအားလုံးပါဝင်ခြင်း မရှိသောကြောင့် ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ(၃၀)ရက်နေ့ရှိ နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်းများနှင့် ဆက်စပ်ဖတ်ရှု သင့်ပါသည်။

ကြားဖြတ်အကျဉ်းချုံး ဘဏ္ဍာရေးရှင်းတမ်းများအား ပြင်ဆင်ရေးဆွဲရာတွင် ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ(၃၀)ရက်နေ့ရှိ နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်းများကို ပြင်ဆင်ရေးဆွဲသည့် စာရင်းပိုင်းဆိုင်ရာ မူဝါဒများအတိုင်း လက်ခံကျင့်သုံးရေးဆွဲထားပါသည်။

မြန်မာနိုင်ငံသားများဘဏ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်

၂၀၂၁ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ကုန်ဆုံးသော ငွေတာကာလအတွက်

ကြားဖြတ်အကျဉ်းချုံး ဘဏ္ဍာရေးရှင်းတမ်းများအပေါ်မှတ်စုများ

၃။ ငွေနှင့်ဘဏ်လက်ကျန်

	၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက် (မြန်မာကျပ်)	၂၀၂၀ ခုနှစ် စက်တင်ဘာလ ၃၀ ရက် (မြန်မာကျပ်)
ငွေလက်ကျန်	၃၈,၇၉၇,၄၁၇,၇၅၁	၃၈,၈၈၂,၆၈၉,၁၄၇
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရှိငွေလက်ကျန်	၃၅,၂၆၀,၂၇၃,၇၀၀	၂၇,၀၄၃,၀၇၂,၄၅၅
အခြားဘဏ်လက်ကျန်များ	၂၀,၀၇၈,၅၃၆,၉၉၆	၂၆,၁၉၈,၄၉၂,၂၁၆
ဘဏ်အချင်းချင်း ချေးငွေ	-	၁၈,၂၄၃,၀၀၀,၀၀၀
	<u>၉၄,၁၃၆,၂၂၈,၄၄၇</u>	<u>၁၁၀,၃၆၇,၂၅၃,၈၁၈</u>

၄။ ချေးငွေ

	၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက် (မြန်မာကျပ်)	၂၀၂၀ ခုနှစ် စက်တင်ဘာလ ၃၀ ရက် (မြန်မာကျပ်)
ချေးငွေများ	၁၂၀,၃၈၆,၆၃၀,၈၅၉	၁၀၇,၇၀၉,၈၆၃,၅၄၄
စာရင်းပိုထုတ်ချေးငွေ	၃၅,၉၈၄,၆၂၄,၂၄၀	၃၃,၀၆၀,၄၆၇,၃၂၃
အငှားဝယ်စနစ်	၁၃၂,၁၁၆,၄၉၈,၃၁၃	၁၄၅,၈၂၇,၆၃၀,၀၆၀
အသေးစားအလတ်စားလုပ်ငန်း ချေးငွေ	၃၅,၅၀၃,၀၂၅,၄၃၈	၃၀,၀၁၀,၄၆၈,၀၅၃
ကုန်သွယ်မှုအာမခံချေးငွေ	၂,၀၉၁,၇၀၁,၆၅၇	၂,၄၁၂,၉၂၂,၄၄၇
ဝန်ထမ်းချေးငွေ	၂,၄၅၀,၁၉၆,၂၁၃	၄,၀၈၇,၆၃၀,၂၇၇
	<u>၃၂၈,၅၃၂,၆၇၆,၇၂၀</u>	<u>၃၂၃,၁၀၈,၉၈၁,၇၀၄</u>
သီးသန့်ကြွေးဆုံးလျာထားချက်	<u>(၆,၉၉၀,၈၆၁,၄၄၄)</u>	<u>(၆,၉၉၀,၈၆၁,၄၄၅)</u>
	<u>၃၂၁,၅၄၁,၈၁၅,၂၇၆</u>	<u>၃၁၆,၁၁၈,၁၂၀,၂၅၉</u>

မြန်မာနိုင်ငံသားများဘဏ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်
 ၂၀၂၁ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ကုန်ဆုံးသော လေတာကာလအတွက်
 ကြားဖြတ်အကျဉ်းချုံး ဘဏ္ဍာရေးရှင်းတမ်းများအပေါ်မှတ်စုများ

၅။ ရင်းနှီးမြှုပ်နှံမှုများ

	၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက် (မြန်မာကျပ်)	၂၀၂၀ ခုနှစ် စက်တင်ဘာလ ၃၀ ရက် (မြန်မာကျပ်)
ငွေတိုက်စာချုပ်	၁၂၆,၆၃၉,၃၈၉,၉၇၀	၁၀၈,၇၉၇,၂၂၄,၈၈၂
ငွေတိုက်လက်မှတ်	၄၇,၆၆၃,၁၉၂,၇၅၀	၉၂,၄၈၆,၆၈၈,၉၅၀
Myanmar Payment Union	၂၀၀,၀၀၀,၀၀၀	၂၀၀,၀၀၀,၀၀၀
Credit Bureau	၁၃၀,၀၀၀,၀၀၀	၁၃၀,၀၀၀,၀၀၀
Quoted မဟုတ်သော အစုရှယ်ယာများ	၁,၀၀၀,၀၀၀	၁,၀၀၀,၀၀၀
	<u>၁၇၄,၆၃၃,၅၈၂,၇၂၀</u>	<u>၂၀၁,၆၁၄,၉၁၃,၈၃၂</u>

၆။ အခြားရပိုင်ခွင့်များ

	၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက် (မြန်မာကျပ်)	၂၀၂၀ ခုနှစ် စက်တင်ဘာလ ၃၀ ရက် (မြန်မာကျပ်)
ရင်းနှီးမြှုပ်နှံမှုအပေါ်အတိုးရရန်ရှိ	၁,၈၉၈,၂၄၈,၆၆၃	၁,၆၀၃,၃၄၄,၃၈၁
ချေးငွေအပေါ်အတိုးရရန်ရှိ	၁၂,၄၁၇,၇၄၈,၁၂၂	၇,၆၇၇,၅၅၀,၂၆၀
ကြိုတင်ပေးစရိတ် နှင့်ကြိုတင်ထုတ်ပေးငွေများ	၃,၇၇၄,၅၁၅,၇၅၈	၃,၈၂၄,၆၉၁,၃၀၈
Business partner များမှရရန်ရှိ	၁၇၈,၅၈၈,၈၂၅	၁၀၆,၄၇၆,၄၄၂
ယာယီစာရင်း (Money Gram နှင့် IME)	၉၄,၅၈၉,၂၈၉	၂၇,၄၅၁,၄၅၃
အခြားယာယီစာရင်း	၉၂၄,၂၆၂,၄၈၃	၉၂၀,၃၇၂,၂၆၆
ရရန်ရှိ Debit note	၃၅,၅၂၃,၃၅၇	-
	<u>၁၉,၃၂၃,၄၇၆,၄၉၇</u>	<u>၁၄,၁၅၉,၈၈၆,၁၁၀</u>

မြန်မာနိုင်ငံသားများဘဏ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်

၂၀၂၁ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ကုန်ဆုံးသော ငါးလတာကာလအတွက်

ကြားဖြတ်အကျဉ်းချုံး ဘဏ္ဍာရေးရှင်းတမ်းများအပေါ်မှတ်စုများ

၇။ ပုံသေပိုင်ပစ္စည်း

	မြေနှင့် အဆောက်အအုံ (မြန်မာကျပ်)	အမှားအဆောက် အဦးအားပြင်ဆင်မှု (မြန်မာကျပ်)	မော်တော်ယာဉ် (မြန်မာကျပ်)	ရုံးသုံးပရိဘောဂ (မြန်မာကျပ်)	စက်ပစ္စည်း (မြန်မာကျပ်)	စုစုပေါင်း (မြန်မာကျပ်)
၂၀၂၁ခုနှစ်မတ်လ ၃၁ ရက်နေ့ကုန်ဆုံးသော ငါးလတာ ကာလအတွက် မှရင်းတန်ဖိုး						
၁-၁၀-၂၀၂၁ နေ့ရှိ စာရင်းဖွင့်လက်ကျန်	၁၂,၇၁၃,၃၀၄,၀၃၃	၂,၉၁၃,၀၁၅,၁၂၀	၁,၂၉၁,၅၈၈,၆၈၆	၅,၆၈၉,၃၂၅,၂၆၉	၁,၂၀၂,၉၆၉,၂၃၅	၂၃,၈၁၆,၂၀၂,၃၄၃
၁-၁၀-၂၀၂၁ မှ ၃၁-၃-၂၀၂၁ ထိဝယ်ယူခြင်း	-	၂၀,၀၆၇,၈၀၀	-	၆၃,၀၄၄,၂၉၃	၁၅,၁၂၄,၉၀၀	၉၈,၂၃၆,၉၉၃
ထုခွဲရောင်းချစာရင်း	(၁၁၆,၇၈၈,၆၅၀)	-	-	(၂,၆၈၆,၃၃၀)	-	(၁၁၉,၄၇၄,၉၈၀)
ပယ်ဖျက်စာရင်း	-	-	-	(၂,၄၂၁,၆၀၀)	-	(၂,၄၂၁,၆၀၀)
၃၁-၃-၂၀၂၁ နေ့ရှိလက်ကျန်	၁၂,၅၉၆,၅၁၅,၃၈၃	၂,၉၃၃,၀၈၂,၉၂၀	၁,၂၉၁,၅၈၈,၆၈၆	၅,၇၄၇,၂၆၁,၆၃၂	၁,၂၁၈,၀၉၄,၁၃၅	၂၃,၇၉၂,၅၄၂,၇၅၆
စုစုပေါင်းတန်ဖိုးလျော့						
၁-၁၀-၂၀၂၁ နေ့ရှိ စာရင်းဖွင့် လက်ကျန်	၆၄၄,၃၈၂,၉၄၃	၉၁၂,၂၉၉,၇၀၀	၈၄၈,၇၅၇,၉၁၆	၂,၃၇၇,၇၈၂,၅၁၄	၂၂၀,၆၈၉,၉၁၄	၅,၀၀၃,၉၁၂,၉၈၇
၁-၁၀-၂၀၂၁ မှ ၃၁-၃-၂၀၂၁ ထိတန်ဖိုးလျော့	၇၂,၈၂၉,၈၁၁	၁၉၆,၅၄၃,၆၄၆	၇၁,၈၅၂,၇၉၃	၄၁၃,၃၆၅,၈၁၄	၃၀,၀၄၂,၀၄၉	၇၈၄,၆၃၄,၁၁၃
ထုခွဲရောင်းချစာရင်း	(၁၆,၇၈၈,၃၆၈)	-	-	(၅၈၂,၀၃၈)	-	(၁၇,၃၇၀,၄၀၆)
ပယ်ဖျက်စာရင်း	-	-	-	(၁,၁၇၀,၄၄၀)	-	(၁,၁၇၀,၄၄၀)
၃၁-၃-၂၀၂၁ နေ့ရှိ စုစုပေါင်းတန်ဖိုးလျော့	၇၀၀,၄၂၄,၃၈၆	၁,၁၀၈,၈၄၃,၃၄၆	၉၂၀,၆၁၀,၇၀၉	၂,၇၈၉,၃၉၅,၈၅၀	၂၅၀,၇၇၁,၉၆၃	၅,၇၇၀,၀၀၆,၂၅၄
၃၁-၃-၂၀၂၁ နေ့ရှိ အသားတင်တန်ဖိုး	၁၁,၈၉၆,၀၉၀,၉၉၇	၁,၈၃၀,၂၃၉,၅၇၄	၃၇၀,၉၇၇,၉၇၇	၂,၉၅၇,၈၆၅,၇၈၂	၉၆၇,၃၆၂,၁၇၂	၁၈,၀၂၂,၅၃၆,၅၀၂

မြန်မာနိုင်ငံသားများဘဏ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်

၂၀၂၁ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ကုန်ဆုံးသော ငါးလတာကာလအတွက်

ကြားဖြတ်အကျဉ်းချုံး ဘဏ္ဍာရေးရှင်းတမ်းများအပေါ်မှတ်စုများ

၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့ကုန်ဆုံးသော နှစ်အတွက်

မှိုင်းတန်ဖိုး

၁-၁၀-၂၀၁၉ နေ့ရှိ စာရင်းဖွင့်လက်ကျန်	၁၀,၅၀၉,၃၅၉,၂၂၆	၂,၃၃၈,၅၃၂,၉၈၀	၁,၃၃၄,၈၄၈,၆၈၆	၃,၉၃၇,၀၉၂,၀၅၉	၉၉၉,၂၃၉,၂၈၄	၁၉,၁၁၉,၀၇၂,၂၃၅
၁-၁၀-၂၀၁၉ မှ ၃၁-၃-၂၀၂၀ ထိ ဝယ်ယူခြင်း	၉,၇၇၀,၀၀၀	၃၁၀,၀၅၉,၃၄၇	-	၈၅၁,၂၈၀,၅၉၇	၆၁,၄၅၂,၇၇၆	၁,၂၃၂,၅၃၅,၇၂၀
၁-၄-၂၀၂၀ မှ ၃၀-၉-၂၀၂၀ ထိ ဝယ်ယူခြင်း	၂,၁၉၄,၁၇၄,၈၀၇	၂၇၀,၄၂၂,၇၉၃	-	၉၂၉,၅၂၁,၆၁၃	၁၄၃,၉၃၄,၁၇၅	၃,၅၃၈,၀၅၃,၃၈၈
၁-၁၀-၂၀၁၉ မှ ၃၁-၃-၂၀၂၀ ထိ	-	-	(၄၂,၅၀၀,၀၀၀)	-	-	(၄၂,၅၀၀,၀၀၀)
ထုခွဲရောင်းချစာရင်း	-	-	-	-	-	-
၁-၄-၂၀၂၀ မှ ၃၀-၉-၂၀၂၀ ထိ	-	-	(၇၆၀,၀၀၀)	(၂၂,၁၆၁,၃၆၅)	(၁,၆၃၀,၀၀၀)	(၂၄,၅၅၁,၃၆၅)
ထုခွဲရောင်းချစာရင်း	-	-	-	-	-	-
၁-၄-၂၀၂၀ မှ ၃၀-၉-၂၀၂၀ ထိ	-	-	-	(၆,၄၀၇,၆၃၅)	-	(၆,၄၀၇,၆၃၅)
ပယ်ဖျက်စာရင်း	-	-	-	-	-	-

၃၀-၉-၂၀၂၀ နေ့ရှိလက်ကျန်

စုစုပေါင်းတန်ဖိုးလျော့

၁-၁၀-၂၀၁၉ နေ့ရှိ စာရင်းဖွင့် လက်ကျန်	၅၂၄,၇၃၁,၄၂၉	၅၄၀,၀၂၇,၇၆၆	၇၄၄,၉၄၆,၇၀၈	၁,၅၇၂,၅၁၄,၉၀၆	၁၆၇,၃၇၃,၂၁၇	၃,၅၄၉,၅၉၃,၅၃၆
၁-၁၀-၂၀၁၉ မှ ၃၁-၃-၂၀၂၀ ထိ တန်ဖိုးလျော့	၄၆,၀၄၂,၅၀၀	၁၈၁,၅၇၃,၉၇၁	၇၄,၉၃၆,၄၁၆	၃၇၆,၅၅၁,၀၄၂	၂၅,၁၈၃,၆၈၈	၇၀၄,၂၈၇,၆၁၇
၁-၄-၂၀၂၀ မှ ၃၀-၉-၂၀၂၀ ထိ တန်ဖိုးလျော့	၇၃,၆၀၉,၀၁၄	၁၉၀,၆၉၈,၄၅၃	၇၁,၈၆၅,၆၂၄	၄၄၂,၂၁၇,၃၃၃	၂၉,၅၉၆,၆၁၃	၈၀၇,၉၈၇,၀၃၇
၁-၁၀-၂၀၁၉ မှ ၃၁-၃-၂၀၂၀ ထိ	-	-	(၄၂,၄၉၉,၉၉၉)	-	-	(၄၂,၄၉၉,၉၉၉)
ထုခွဲရောင်းချစာရင်း	-	-	-	-	-	-
၁-၄-၂၀၂၀ မှ ၃၀-၉-၂၀၂၀ ထိ	-	-	(၄၉၀,၈၃၃)	(၁၂,၉၁၅,၆၆၇)	(၁,၄၆၃,၆၀၄)	(၁၄,၈၇၀,၁၀၄)
ထုခွဲရောင်းချစာရင်း	-	-	-	-	-	-
၁-၄-၂၀၂၀ မှ ၃၀-၉-၂၀၂၀ ထိ	-	-	-	(၅၈၅,၁၀၀)	-	(၅၈၅,၁၀၀)
ပယ်ဖျက်စာရင်း	-	-	-	-	-	-

၃၀-၉-၂၀၂၀ နေ့ရှိ စုစုပေါင်းတန်ဖိုးလျော့

၃၀-၉-၂၀၂၀ နေ့ရှိ အသားတင်တန်ဖိုး

၆၄၄,၃၈၂,၉၄၃	၉၁၂,၂၉၉,၇၀၀	၈၄၈,၇၅၇,၉၁၆	၂,၃၇၇,၇၈၂,၅၁၄	၂၂၀,၆၈၉,၉၁၄	၅,၀၀၃,၉၁၂,၉၈၇
၁၂,၀၆၈,၉၂၁,၀၉၀	၂,၀၆၆,၇၁၅,၄၂၀	၄၄၂,၈၃၀,၇၇၀	၃,၃၁၁,၅၄၂,၇၅၅	၉၈၂,၇၉,၃၂၁	၁၈,၈၁၂,၂၈၉,၃၅၆

မြန်မာနိုင်ငံသားများဘဏ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်

၂၀၂၁ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ကုန်ဆုံးသော ငွေတာကာလအတွက်

ကြားဖြတ်အကျဉ်းချုံး ဘဏ္ဍာရေးရှင်းတမ်းများအပေါ်မှတ်စုများ

၈။ ထိတွေ့ကိုင်တွယ်၍မရသောပစ္စည်း

	၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက် (မြန်မာကျပ်)	၂၀၂၀ ခုနှစ် စက်တင်ဘာလ ၃၀ ရက် (မြန်မာကျပ်)
မူရင်းတန်ဖိုး		
စာရင်းဖွင့်လက်ကျန်	၅,၁၁၄,၀၅၀,၂၆၆	၄,၁၃၄,၅၁၃,၄၈၇
၁-၁၀-၂၀၂၀ မှ ၃၁-၃-၂၀၂၁ ထိဝယ်ယူခြင်း	၉၄,၇၃၈,၉၇၇	-
၁-၁၀-၂၀၁၉ မှ ၃၁-၃-၂၀၂၀ ထိ ဝယ်ယူခြင်း	-	၄၈၃,၆၄၆,၉၀၉
၁-၄-၂၀၂၀ မှ ၃၀-၉-၂၀၂၀ ထိဝယ်ယူခြင်း	-	၄၈၈,၈၈၇,၄၆၅
၁-၄-၂၀၂၀ မှ ၃၀-၉-၂၀၂၀ ထိစာရင်းညှိနှိုင်းခြင်း	-	၇,၀၀၂,၄၀၅
စာရင်းပိတ်လက်ကျန်	၅,၂၀၈,၇၈၉,၂၄၃	၅,၁၁၄,၀၅၀,၂၆၆
စုစုပေါင်းတန်ဖိုးလျော့		
စာရင်းဖွင့်လက်ကျန်	၁,၁၂၆,၅၄၉,၄၉၈	၆၅၁,၃၆၈,၃၃၅
၁-၁၀-၂၀၂၀ မှ ၃၁-၃-၂၀၂၁ ထိတန်ဖိုးလျော့	၂၅၅,၁၆၆,၉၇၃	-
၁-၁၀-၂၀၁၉ မှ ၃၁-၃-၂၀၂၀ ထိ တန်ဖိုးလျော့	-	၂၂၅,၄၆၅,၄၈၆
၁-၄-၂၀၂၀ မှ ၃၀-၉-၂၀၂၀ ထိတန်ဖိုးလျော့	-	၂၄၂,၇၁၃,၂၇၂
၁-၄-၂၀၂၀ မှ ၃၀-၉-၂၀၂၀ ထိစာရင်းညှိနှိုင်းခြင်း	-	၇,၀၀၂,၄၀၅
စုစုပေါင်းတန်ဖိုးလျော့	၁,၃၈၁,၇၁၆,၄၇၁	၁,၁၂၆,၅၄၉,၄၉၈
အသားတင်တန်ဖိုး	၃,၈၂၇,၀၇၂,၇၇၂	၃,၉၈၇,၅၀၀,၇၆၄

၉။ အပ်ငွေစာရင်း

	၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက် (မြန်မာကျပ်)	၂၀၂၀ ခုနှစ် စက်တင်ဘာလ ၃၀ ရက် (မြန်မာကျပ်)
ခေါ်ယူအပ်ငွေ	၄၈,၄၉၂,၁၃၉,၉၂၉	၂၉,၄၉၁,၅၁၆,၇၆၆
အချိန်ပိုင်းအပ်ငွေ	၂၂၂,၉၁၉,၈၁၉,၆၈၂	၂၆၄,၃၁၀,၄၉၆,၃၁၀
စာရင်းရှင်အပ်ငွေ	၄၀,၁၂၂,၉၂၃,၁၅၆	၅၂,၀၈၁,၆၉၇,၂၃၆
ငွေစုစာရင်းအပ်ငွေ	၂၂၇,၄၉၁,၀၂၄,၄၆၀	၂၃၂,၂၇၆,၂၂၉,၄၅၄
	၅၃၉,၀၂၅,၉၀၇,၂၂၇	၅၇၈,၁၅၉,၉၃၉,၇၆၆

မြန်မာနိုင်ငံသားများဘဏ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်

၂၀၂၁ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ကုန်ဆုံးသော ဖိလတာကာလအတွက်

ကြားဖြတ်အကျဉ်းချုံး ဘဏ္ဍာရေးရှင်းတမ်းများအပေါ်မှတ်စုများ

၁၀။ အခြားပေးရန်တာဝန်များ

	၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက် (မြန်မာကျပ်)	၂၀၂၀ ခုနှစ် စက်တင်ဘာလ ၃၀ ရက် (မြန်မာကျပ်)
Interest in suspense	၁၀,၈၀၁,၂၁၉,၃၉၉	၆,၅၁၈,၄၈၉,၂၁၀
ပေးရန်ရှိအတိုး	၇,၇၅၈,၂၈၉,၉၅၀	၇,၄၁၈,၅၂၉,၄၇၁
အခြားပေးရန်ရှိများ	၁,၀၇၉,၈၁၃,၉၁၉	၁,၁၉၁,၂၂၅,၆၇၁
ချေးငွေဆုံးရှုံးမှုများအတွက် အထွေထွေလျာထားငွေ	၁,၉၅၄,၉၀၁,၇၃၀	၁,၈၄၆,၅၁၆,၃၂၅
Business partner များသို့ ပေးရန်ရှိ	၁၅,၄၀၀,၉၇၈	၂၅၅,၅၉၃,၀၇၈
ငွေပေးအမိန့်	၁,၃၃၂,၈၀၇,၈၀၃	၂၁၃,၅၅၄,၂၁၀
အထွေထွေ အပ်နှံငွေများ	၂,၈၉၇,၁၆၇,၅၅၈	၄,၀၁၄,၄၉၇,၁၃၁
ကြိုတင်ရအတိုး	၆၄၀,၄၉၇,၃၉၉	၇၀၃,၂၈၀,၉၄၁
ဝန်ထမ်းရန်ပုံငွေ	၉၉,၂၇၆	၉၉,၂၇၆
	<u>၂၆,၄၈၀,၁၉၈,၀၁၂</u>	<u>၂၂,၁၆၁,၇၈၅,၃၁၃</u>

၁၁။ ရင်းနှီးငွေ

	၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက်	၂၀၂၀ ခုနှစ် စက်တင်ဘာလ ၃၀ ရက်
အစုရှယ်ယာအရေအတွက်	၁၀,၄၀၀,၉၈၆	၁၀,၄၀၀,၉၈၆
ရင်းနှီးငွေ (ကျပ်)	၅၇,၁၂၄,၆၆၂,၈၀၀	၅၇,၁၂၄,၆၆၂,၈၀၀

၁၂။ ရန်ပုံငွေ

	ဥပဒေပြဌာန်း အထွေထွေသီးသန့် ရန်ပုံငွေ ^(၁)	ချေးငွေအတွက် အထွေထွေ ရန်ပုံငွေ ^(၂)	အရေးပေါ်ကိစ္စများ အတွက် သီးသန့်ရန်ပုံငွေ	စုစုပေါင်း ရန်ပုံငွေ
	(မြန်မာကျပ်)	(မြန်မာကျပ်)	(မြန်မာကျပ်)	(မြန်မာကျပ်)
စာရင်းဖွင့်လက်ကျန်(၁-၁၀-၂၀၂၀)	၈,၃၈၇,၆၅၈,၇၇၄	၄,၆၁၅,၇၅၁,၈၀၅	၁၂,၀၀၀,၀၀၀	၁၃,၀၁၅,၄၁၀,၅၇၉
၁-၁၀-၂၀၂၀ မှ ၃၁-၃-၂၀၂၁ ထိထပ်မံလျာထားမှု	၃၁၀,၀၉၁,၉၇၈	-	-	၃၁၀,၀၉၁,၉၇၈
၃၁-၃-၂၀၂၁ နေ့ရှိ လက်ကျန်	<u>၈,၆၉၇,၇၅၀,၇၅၂</u>	<u>၄,၆၁၅,၇၅၁,၈၀၅</u>	<u>၁၂,၀၀၀,၀၀၀</u>	<u>၁၃,၃၂၃,၅၀၂,၅၅၇</u>
စာရင်းဖွင့်လက်ကျန်(၁-၁၀-၂၀၁၉)	၈,၃၈၇,၆၅၈,၇၇၄	၄,၆၁၅,၇၅၁,၈၀၅	၁၂,၀၀၀,၀၀၀	၁၃,၀၁၅,၄၁၀,၅၇၉
၁-၁၀-၂၀၁၉ မှ ၃၁-၃-၂၀၂၀ ထိထပ်မံလျာထားမှု	၁၂၁,၅၉၄,၅၂၇	-	-	၁၂၁,၅၉၄,၅၂၇
၁-၄-၂၀၂၀ မှ ၃၀-၉-၂၀၂၀ ထိထပ်မံလျာထားမှု	(၁၂၁,၅၉၄,၅၂၇)	-	-	(၁၂၁,၅၉၄,၅၂၇)
၃၀-၉-၂၀၂၀ နေ့ရှိ လက်ကျန်	<u>၈,၃၈၇,၆၅၈,၇၇၄</u>	<u>၄,၆၁၅,၇၅၁,၈၀၅</u>	<u>၁၂,၀၀၀,၀၀၀</u>	<u>၁၃,၀၁၅,၄၁၀,၅၇၉</u>

မြန်မာနိုင်ငံသားများဘဏ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်

၂၀၂၁ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ကုန်ဆုံးသော ဖလတာကာလအတွက်

ကြားဖြတ်အကျဉ်းချုံး ဘဏ္ဍာရေးရှင်းတမ်းများအပေါ်မှတ်စုများ

- (၁) မြန်မာနိုင်ငံငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေပုဒ်မ ၃၅ (က) နှင့်အညီ ဝင်ငွေခွန်နှုတ်ပြီး အသားတင်အမြတ်၏ ၂၅%အား ဥပဒေပြဌာန်း အထွေထွေသီးသန့် ရန်ပုံငွေအဖြစ်ဖယ်ထားပြီး အမြတ်ဝေစုအဖြစ် ပေးဝေခြင်းမရှိပါ။
- (၂) မြန်မာနိုင်ငံတော်ဗဟိုဘဏ် ညွှန်ကြားချက်အမှတ် (၆) နှင့်အညီ ချေးငွေလက်ကျန်၏ ၂% အားကြွေးဆုံးလျာထားရန်ပုံငွေ အဖြစ်သီးသန့်ထားရှိပါသည်။ သို့သော် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှစ၍ အထက်ပါ ၂% ကြွေးဆုံးလျာထားရန်ပုံငွေအား အရှုံးအမြတ်စာရင်းသို့ စရိတ်အဖြစ်ကျခံပြီး၊ သက်ဆိုင်သော မြီရှင်စာရင်းအား အခြားပေးရန်တာဝန်များအောက်တွင် တင်ပြထားပါသည်။

၁၃။ အတိုးဝင်ငွေ

	၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက် (မြန်မာကျပ်)	၂၀၂၀ ခုနှစ် မတ်လ ၃၁ ရက် (မြန်မာကျပ်)
အငှားဝယ်စနစ်မှအတိုး	၆,၄၈၃,၉၁၅,၃၀၃	၁၀,၄၁၃,၀၉၇,၀၆၂
ချေးငွေများမှအတိုး	၆,၃၅၄,၄၄၉,၉၉၆	၅,၈၈၂,၈၁၁,၄၁၈
အသေးစားအလတ်စားလုပ်ငန်းများ ချေးငွေမှအတိုး	၉၁၆,၉၈၇,၉၄၄	၈၂၇,၇၈၅,၇၈၂
ကုန်သွယ်မှုအာမခံချေးငွေမှအတိုး	၁၂၇,၅၃၄,၅၅၈	၁၂၈,၇၀၉,၅၇၃
ရင်းနှီးမြှုပ်နှံမှုမှအတိုး	၈,၇၆၇,၉၇၀,၄၆၆	၅,၅၅၉,၇၈၁,၉၂၉
ဝန်ထမ်းချေးငွေမှအတိုး	၁၈၆,၆၆၇,၇၉၀	၂၉၈,၈၉၇,၁၆၈
	<u>၂၂,၈၃၇,၅၂၆,၀၅၇</u>	<u>၂၃,၁၁၁,၀၈၂,၉၃၂</u>
ရှင်းလင်းချက်။ အတိုးနှုန်း		
ချေးငွေများမှအတိုးနှုန်း	၅.၅၀% - ၁၄.၅၀%	၁၂.၀၀%
အပ်နှံငွေမှအတိုးရငွေ (အခြားဘဏ်)	၆.၀၀%	၈.၀၀%
အချိန်ပိုင်းအပ်ငွေ အတိုးနှုန်းများမှာ-		
တစ်လ	-	၉.၀၀%
သုံးလ	-	၉.၂၅%
ခြောက်လ	-	၉.၅၀%
ကိုးလ	-	၉.၇၅%
တစ်ဆယ့်နှစ်လ	-	၁၀.၀၀%

၁၄။ အတိုးစရိတ်

	၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက် (မြန်မာကျပ်)	၂၀၂၀ ခုနှစ် မတ်လ ၃၁ ရက် (မြန်မာကျပ်)
ငွေစုစာရင်းအပ်ငွေ အပေါ်အတိုးစရိတ်	၆,၃၀၈,၇၀၆,၀၂၂	၆,၈၁၂,၂၆၃,၇၁၆
အချိန်ပိုင်းအပ်ငွေ အပေါ်အတိုးစရိတ်	၉,၉၀၁,၁၆၅,၅၀၂	၁၀,၂၀၇,၃၉၆,၇၈၈
ခေါ်ယူအပ်ငွေ အပေါ်အတိုးစရိတ်	၉၆၂,၃၈၆,၉၀၃	၄၂၅,၉၇၁,၇၉၂
ချေးယူငွေအပေါ်အတိုးစရိတ်	၅၆,၁၄၁,၀၉၆	၃၁,၈၃၅,၆၁၆
	<u>၁၇,၂၂၈,၃၉၉,၅၂၃</u>	<u>၁၇,၄၄၇,၄၆၇,၉၁၂</u>

မြန်မာနိုင်ငံသားများဘဏ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်

၂၀၂၁ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ကုန်ဆုံးသော ဖလတာကာလအတွက်

ကြားဖြတ်အကျဉ်းချုံး ဘဏ္ဍာရေးရှင်းတမ်းများအပေါ်မှတ်စုများ

ရှင်းလင်းချက်။

ငွေစုစာရင်းအပ်ငွေ၏ အတိုးနှုန်းမှာ လဆန်း(၅)ရက်မှ လကုန်ဆုံးချိန်အတွင်း အနည်းဆုံးလက်ကျန်ငွေ အပေါ်တွင် (၆%) ဖြစ်သည်။

အချိန်ပိုင်းအပ်ငွေ အတိုးနှုန်းများမှာ-

တစ်လ	၆.၅၀%	၉.၀၀%
သုံးလ	၇.၀၀%	၉.၂၅%
ခြောက်လ	၇.၂၅%	၉.၆၅%
ကိုးလ	၇.၂၅%	၉.၉၀%
တစ်ဆယ့်နှစ်လ	၇.၅၀%	၁၀.၁၅%
နှစ်ဆယ့်လေးလ	၇.၇၅%	-

ခေါ်ယူအပ်ငွေ၏အတိုးနှုန်းမှာ နေ့စဉ်အနည်းဆုံး လက်ကျန်ငွေအပေါ် (၅%) ဖြစ်သည်။

၁၅။ အသားတင် ကော်မရှင်ဝင်ငွေနှင့် အခြားအခကြေးငွေ

	၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက် (မြန်မာကျပ်)	၂၀၂၀ ခုနှစ် မတ်လ ၃၁ ရက် (မြန်မာကျပ်)
ကော်မရှင်ဝင်ငွေနှင့် အခြားအခကြေးငွေများ		
ကော်မရှင် ရငွေများ	၁,၁၈၇,၈၃၅,၇၇၅	၁,၇၂၃,၇၄၅,၁၀၉
ဝန်ဆောင်ခရငွေများ	၁၀၃,၁၃၅,၃၂၉	၂၆၈,၃၄၄,၃၃၈
ကန်နှင့်ဆက်စပ် ဝင်ငွေများ	၂,၄၉၉,၉၃၇	၄,၈၀၂,၆၉၈
အခြားအခကြေးငွေများ	၁,၇၇၆,၅၃၁	၁,၃၂၀,၂၅၇
	<u>၁,၂၉၅,၂၄၇,၅၇၂</u>	<u>၁,၉၉၈,၂၁၂,၄၀၂</u>
ကော်မရှင်နှင့် အခြားစရိတ်များ		
ဘဏ်ကော်မရှင်နှင့် ဝန်ဆောင်ခစရိတ်များ	၂၃,၅၈၄,၅၄၈	၃၂,၀၃၁,၇၁၀
ကန်နှင့်ဆက်စပ် စရိတ်များ	၇၄,၇၂၃,၇၀၃	၁၇,၄၀၇,၉၇၀
အခြားစရိတ်များ	၁၃,၄၈၆,၀၃၆	၁၅,၀၁၆,၃၀၀
	<u>၁၁၁,၇၉၄,၂၈၇</u>	<u>၆၄,၄၅၅,၉၈၀</u>
	<u>၁,၁၈၃,၄၅၃,၂၈၅</u>	<u>၁,၉၃၃,၇၅၆,၄၂၂</u>

၁၆။ အခြားဝင်ငွေ

	၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက် (မြန်မာကျပ်)	၂၀၂၀ ခုနှစ် မတ်လ ၃၁ ရက် (မြန်မာကျပ်)
နိုငံခြားငွေကြေးလုပ်ဆောင်ချက်များအပေါ် အမြတ်/(အရှုံး)	၃၄၇,၄၈၄,၇၀၇	(၁၁၈,၈၄၆,၀၇၆)
အထွေထွေဝင်ငွေ	၇၆,၄၃၉,၂၅၃	၉၅,၇၀၉,၆၄၅
	<u>၄၂၃,၉၂၃,၉၆၀</u>	<u>(၂၃,၁၃၆,၄၃၁)</u>

မြန်မာနိုင်ငံသားများဘဏ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်
 ၂၀၂၁ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ကုန်ဆုံးသော ဖလတာကာလအတွက်
 ကြားဖြတ်အကျဉ်းချုံး ဘဏ္ဍာရေးရှင်းတမ်းများအပေါ်မှတ်စုများ

၁၇။ ဝန်ထမ်းရေးရာစရိတ်များ

	၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက် (မြန်မာကျပ်)	၂၀၂၀ ခုနှစ် မတ်လ ၃၁ ရက် (မြန်မာကျပ်)
လစာနှင့်လုပ်ခများ (နိုင်ငံသား)	၂,၇၂၁,၈၇၅,၈၉၀	၃,၁၇၃,၆၉၀,၅၆၈
လစာနှင့်လုပ်ခများ (နိုင်ငံခြားသား)	၂၄၂,၉၃၆,၉၉၆	၃၄၈,၃၆၁,၆၀၉
အချိန်ပိုကြေး	၂၉,၇၂၅,၂၄၃	၃၂,၅၀၄,၈၁၁
လူမှုဖူလုံရေးထည့်ဝင်ငွေ	၄၂,၄၂၅,၄၂၂	၄၉,၄၂၇,၂၀၈
အခြားဝန်ထမ်းဆက်စပ်စရိတ်	၂၅,၄၆၂,၂၂၆	၂၈,၀၉၆,၃၁၂
နှစ်နားကြေး	၂၆,၈၉၇,၃၃၃	၈၈,၁၄၇,၀၀၀
နေအိမ်စရိတ်	၁၈,၇၈၂,၃၅၀	-
	<u>၃,၁၀၈,၁၀၅,၄၆၀</u>	<u>၃,၇၂၀,၂၂၇,၅၀၈</u>

၁၈။ စီမံခန့်ခွဲမှုနှင့် အထွေထွေစရိတ်များ

	၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက် (မြန်မာကျပ်)	၂၀၂၀ ခုနှစ် မတ်လ ၃၁ ရက် (မြန်မာကျပ်)
လှူဒါန်းငွေနှင့် ဧည့်ခံစရိတ်	၁၆,၄၂၇,၅၄၇	၁၀၀,၀၆၀,၁၉၆
AGM အသုံးစရိတ်	၈၆၆,၆၇၀	၉,၂၇၉,၁၀၅
အာမခံကြေး	၂၉,၄၄၆,၃၂၄	၃၃,၆၃၇,၅၆၀
ဒါရိုက်တာအစည်းအဝေး အခကြေးငွေ	၁၅,၆၀၀,၀၀၀	၁၀,၇၀၀,၀၀၀
ကြေငြာစရိတ်	၁၇,၂၀၃,၇၉၉	၆,၈၁၄,၃၅၈
အခြားအသုံးစရိတ်များ	၈,၆၈၀,၁၇၉	၃၇,၁၅၀,၄၂၄
ရုံးအသုံးအဆောင်များ	၁၇၁,၇၁၉,၀၅၅	၃၂၁,၀၅၂,၀၃၆
Professional service fees	၅၀,၆၇၉,၇၉၀	၂၁၉,၂၀၈,၉၁၇
အခွန်အခများ	၁၄,၀၉၉,၉၉၂	၂၄,၃၇၀,၅၈၂
မှတ်ပုံတင်နှင့် လိုင်စင်	၁၆၄,၈၈၉,၆၄၁	၁၇၇,၈၃၉,၁၆၉
ငှားခများ	၆၂၀,၅၈၀,၃၀၂	၈၆၁,၃၅၄,၂၂၀
ပြင်ဆင်ထိန်းသိမ်းစရိတ်	၂၄၁,၀၉၅,၄၈၆	၂၆၂,၂၂၆,၂၈၂
သယ်ယူပို့ဆောင်စရိတ်နှင့် ခရီးစရိတ်များ	၁၀,၃၅၇,၄၃၃	၁၅၄,၄၂၉,၃၄၀
ရေခဲ၊ မီးခများ	၁၁၄,၆၇၃,၇၈၁	၂၁၂,၉၀၅,၅၅၀
နိုင်ငံခြားငွေလဲလှယ်နှုန်းနှုန်း/(အမြတ်)	(၈၉,၂၉၉,၁၈၈)	(၁၃၂,၂၄၅,၉၇၃)
စာရင်းပယ်ဖျက်တန်ဖိုး	၁,၂၅၁,၁၆၀	-
ပုံသေပိုင်ပစ္စည်း ထုခွဲရောင်းချခြင်းမှအရှုံး/(အမြတ်)	(၄၄,၄၉၀)	(၁၂,၄၉၉,၉၉၉)
Covid-19 အသုံးစရိတ်	၂၁,၅၂၄,၄၅၉	-
	<u>၁,၄၀၉,၇၅၁,၉၄၀</u>	<u>၂,၂၈၆,၂၈၁,၇၆၇</u>

မြန်မာနိုင်ငံသားများဘဏ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်
 ၂၀၂၁ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ကုန်ဆုံးသော ဖိလတာကာလအတွက်
 ကြားဖြတ်အကျဉ်းချုံး ဘဏ္ဍာရေးရှင်းတမ်းများအပေါ်မှတ်စုများ

၁၉။ အစုရှယ်ယာတစ်စု၏ ဝင်ငွေ

အစုရှယ်ယာတစ်စု၏ အခြေခံဝင်ငွေနှင့် လျော့နည်းဖွယ်ရှိသော အစုရှယ်ယာတစ်စု၏ဝင်ငွေ

	၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက်	၂၀၂၀ ခုနှစ် မတ်လ ၃၁ ရက်
ဘဏ္ဍာရေးကာလအတွင်း ဘဏ်၏အစုရှင်များသို့ ခွဲဝေပေးနိုင်သော အသားတင်အမြတ် (ကျပ်)	၁,၂၄၀,၃၆၇,၉၁၁	၄၈၆,၃၇၈,၁၀၆
ကာလအတွင်း ပျမ်းမျှသာမန်အစုရှယ်ယာ အရေအတွက်	၁၀,၄၀၀,၉၈၆	၁၀,၄၀၀,၉၈၆
လျော့နည်းဖွယ်ရှိသော အကျိုးသက်ရောက်မှု	-	-
ညှိနှိုင်းပြီးပျမ်းမျှသာမန်အစုရှယ်ယာ အရေအတွက်	၁၀,၄၀၀,၉၈၆	၁၀,၄၀၀,၉၈၆
အခြေခံနှင့် လျော့နည်းဖွယ်ရှိသော အစုရှယ်ယာတစ်စု၏ဝင်ငွေ (ကျပ်)	၁၁၉	၄၇

၂၀။ ပတ်သက်ဆက်နွယ်နေသော အဖွဲ့အစည်းများ၏ လက်ကျန်စာရင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များ

ပတ်သက်ဆက်နွယ်နေသော အဖွဲ့အစည်းများ၏ လက်ကျန်စာရင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များဟုဆိုရာတွင် အရေးပါသော စီမံခန့်ခွဲသူများ၊ ဆက်စပ်နေသော အဖွဲ့အစည်းများ ပါဝင်ပါသည်။ အရေးပါသော စီမံခန့်ခွဲသူများမှာ ဘဏ်၏ဒါရိုက်တာများ၊ ဘဏ်တွင် ခန့်အပ်ထားသော Management Executive Committee ဝင်များနှင့် ဘဏ်အရာထမ်းများပါဝင်ပါသည်။ ဘဏ်သည်၎င်း၏ ပတ်သက်ဆက်နွယ်သောအဖွဲ့အစည်းများနှင့် အောက်ပါ လုပ်ဆောင်ချက်များပြုလုပ်ခဲ့ပါသည်။

	၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက် မြန်မာကျပ်	၂၀၂၀ ခုနှစ် မတ်လ ၃၁ ရက် မြန်မာကျပ်
(က) အရောင်းအဝယ်လုပ်ဆောင်ချက်များ		
- ဒါရိုက်တာများ အကျိုးစီးပွားရှိနေသော အဖွဲ့အစည်းများသို့ ငှားရမ်းခပေးငွေ	၆၄,၅၀၀,၀၀၀	၆၃,၆၀၀,၆၀၀
- အစုရှယ်ယာရှင်များသို့ ငှားရမ်းခပေးငွေ	၁၈၉,၅၆၃,၀၅၀	၂၁၅,၆၉၉,၃၅၉
	၂၅၄,၀၆၃,၀၅၀	၂၇၉,၂၉၉,၉၅၉
(ခ) လက်ကျန်စာရင်း		
- ဒါရိုက်တာများ အကျိုးစီးပွားရှိနေသော အဖွဲ့အစည်းများသို့ ကြိုတင်ပေးငှားရမ်းခ	၈၆,၂၀၀,၀၀၀	၅၇,၄၀၀,၀၀၀
- အစုရှယ်ယာရှင်များသို့ ကြိုတင်ပေးငှားရမ်းခ	၂၅၇,၅၅၄,၀၆၀	၂၉၄,၀၈၈,၉၆၀
	၃၄၃,၇၅၄,၀၆၀	၃၅၁,၄၈၈,၉၆၀
- ပတ်သက်ဆက်နွယ်သူများထံမှ အပ်ငွေများ	၁၀၂,၁၀၃,၇၆၆,၆၇၈	-
(ဂ) အရေးပါသော စီမံခန့်ခွဲသူများ၏ အကျိုးခံစားခွင့်		
- လစာနှင့် စရိတ်	၁,၁၉၅,၁၁၁,၀၂၂	၅၅၈,၄၆၀,၇၂၅
- ဒါရိုက်တာများအစည်အဝေး အခကြေးငွေ	၁၅,၆၀၀,၀၀၀	၁၀,၇၀၀,၀၀၀
	၁,၂၁၀,၇၁၁,၀၂၂	၅၆၉,၁၆၀,၇၂၅

မြန်မာနိုင်ငံသားများဘဏ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်
၂၀၂၁ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ကုန်ဆုံးသော ဇလတာကာလအတွက်
ကြားဖြတ်အကျဉ်းချုံး ဘဏ္ဍာရေးရှင်းတမ်းများအပေါ်မှတ်စုများ

၂၁။ Acceptance, Endorsement and Guarantee

ရရန်ရှိနှင့်ပေးရန်ရှိ Acceptance, Endorsement and Guarantee များအား ကြားဖြတ်အကျဉ်းချုံး ဘဏ္ဍာရေးရှင်းတမ်း ၏ ဘဏ္ဍာရေးအခြေအနေပြရှင်းတမ်းတွင် ခုနှစ်ထားပါသည်။ ၂၀၂၁ခုနှစ် မတ်လ ၃၁ ရက်နေ့ရှိ လက်ကျန်မှာ ကျပ် ၁၈,၁၆၂,၀၈၈,၉၈၉ ဖြစ်ပါသည်။ (၂၀၂၀ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့ရှိ လက်ကျန်မှာ ကျပ် ၁၉,၀၃၂,၇၅၈,၁၉၈)

Registration Number: 149169466

**Myanmar Citizens Bank Public Company Limited
Interim Condensed Financial Statements**

31 March 2021

Currency- Myanmar Kyat

**WIN THIN & ASSOCIATES
CERTIFIED PUBLIC ACCOUNTANTS**

MYANMAR CITIZENS BANK PUBLIC COMPANY LIMITED
INTERIM CONDENSED FINANCIAL STATEMENTS
AS AT MARCH 31, 2021

CONTENTS	Page
Statement of Management's Responsibility	1
Report on Review of Interim Condensed Financial Information	2
Interim Condensed Statement of Financial Position	3
Interim Condensed Statement of Comprehensive Income	4
Interim Condensed Statement of Changes in Equity	5
Interim Condensed Statement of Cash Flows	6
Notes to the Interim Condensed Financial Statements	7-16

**STATEMENT OF MANAGEMENT'S RESPONSIBILITY
FOR MYANMAR CITIZENS BANK PUBLIC COMPANY LIMITED**

It is the responsibility of the management to prepare the interim condensed financial statements for the financial period which give a true and fair view of the financial position of **Myanmar Citizens Bank Public Company Limited** (the Bank) as of March 31, 2021 and of its financial performance and its cash flows for the period then ended. In preparing these financial statements, the management is required to:

- Select suitable accounting policies and then apply them consistently; and
- Make judgments and estimates that are reasonable and prudent.

The management is responsible for keeping proper accounting records which disclose with reasonable accuracy at any time the financial position of the Bank. We have general responsibility for taking such steps as are reasonably open to us to safeguard the assets of the Bank and to prevent and detect fraud and other irregularities.

On behalf of Management



U Toe Aung Myint
Chairman
Myanmar Citizens Bank Public Company Limited

August 30, 2021



ဝင်းသင်နှင့်အဖွဲ့၊ စာရင်းစစ်များ။

WIN THIN & ASSOCIATES

CERTIFIED PUBLIC ACCOUNTANTS

HEAD OFFICE:- Room (2B/2C) 1st Floor, Rose Condominium, No.182/194, Botahtaung Pagoda Road, Pazundaung Township, Yangon Region, Myanmar. Tel: 95-1-8201798, 8296164, Fax: 95-1-8245671 Email: info@winthinassociates.com

MANDALAY BRANCH:- Room (9/10), East Wing of Bahtoo Stadium, 70th Street (Between 29th & 30th Street),
OFFICE Mandalay Region, Myanmar. Tel: 95-2-4034451, Fax: 95-2-4034498

Ref: 465/M- 294/March 2021

Report on Review of Interim Condensed Financial Information

To the members of Myanmar Citizens Bank Public Company Limited

Introduction

We have reviewed the accompanying interim condensed financial statements of **Myanmar Citizens Bank Public Company Limited** (the Bank) which comprise the interim condensed statement of financial position as at March 31, 2021 and the related interim condensed statements of comprehensive income, changes in equity and cash flows for the six-month period then ended, and a summary of significant accounting policies and other explanatory notes. Management is responsible for the preparation and fair presentation of this interim condensed financial information in accordance with Myanmar Accounting Standard 34 *Interim Financial Reporting*. Our responsibility is to express a conclusion on this interim condensed financial information based on our review.

Scope of Review

We conducted our review in accordance with Myanmar Standard on Review Engagements 2410, "Review of Interim Financial Information Performed by the Independent Auditor of the Entity". A review of interim condensed financial information consists of making inquiries, primarily of persons responsible for financial and accounting matters, and applying analytical and other review procedures. A review is substantially less in scope than an audit conducted in accordance with Myanmar Standards on Auditing and consequently does not enable us to obtain assurance that we would become aware of all significant matters that might be identified in an audit. Accordingly, we do not express an audit opinion.

Conclusion

Based on our review, nothing has come to our attention that causes us to believe that the accompanying interim condensed financial information does not give a true and fair view of the financial position of the Bank as at March 31, 2021, and of its financial performance and its cash flows for the six-month period then ended in accordance with Myanmar Accounting Standard 34 *Interim Financial Reporting*.

Nay Min Thant (PAPP -466)

Engagement Partner

WIN THIN & ASSOCIATES

CERTIFIED PUBLIC ACCOUNTANTS



August 30, 2021


MYANMAR CITIZENS BANK PUBLIC COMPANY LIMITED
INTERIM CONDENSED STATEMENT OF FINANCIAL POSITION
AS AT MARCH 31, 2021

	Note	March 31, 2021 <u>MMK</u>	September 30, 2020 <u>MMK</u>
Assets			
Cash in hand and at bank	3	94,136,228,447	110,367,253,818
Loan and advance	4	321,541,815,276	316,118,120,259
Investment	5	174,633,582,720	201,614,913,832
Other assets	6	19,323,476,497	14,159,886,110
Property and equipment	7	18,022,536,502	18,812,289,356
Intangible Asset	8	3,827,072,772	3,987,500,768
Total assets		631,484,712,214	665,059,964,143
Liabilities			
Deposit from customers	9	539,025,907,227	578,159,939,766
Other liabilities	10	26,480,198,012	22,161,785,313
Total liabilities		565,506,105,239	600,321,725,079
Equity			
Share Capital	11	57,124,662,800	57,124,662,800
Reserve	12	13,325,502,557	13,015,410,579
Retained earning		(4,471,558,382)	(5,401,834,315)
Total equity		65,978,606,975	64,738,239,064
Total liabilities and equity		631,484,712,214	665,059,964,143

See accompanying notes to interim condensed financial statements

Authenticated by:


Htun Htun Oo
Chief Financial Officer
Myanmar Citizens Bank Ltd.


TOE AUNG MYINT
Chairman (Board of Directors)
Myanmar Citizens Bank Ltd.

MYANMAR CITIZENS BANK PUBLIC COMPANY LIMITED
INTERIM CONDENSED STATEMENT OF COMPREHENSIVE INCOME
FOR THE SIX-MONTH PERIOD ENDED MARCH 31, 2021

	Note	March 31, 2021 <u>MMK</u>	March 31, 2020 <u>MMK</u>
Interest income	13	22,837,526,057	23,111,082,932
Interest expense	14	(17,228,399,523)	(17,477,467,912)
Net interest income		5,609,126,534	5,633,615,020
Net fee and commission income	15	1,183,453,285	1,933,756,422
Other income	16	423,923,960	(23,136,431)
		7,216,503,779	7,544,235,011
Increase/(decrease) of general provision		(108,385,404)	-
Income before operating expenses		7,108,118,375	7,544,235,011
Personnel expense	17	(3,108,105,460)	(3,720,227,508)
Administration and general expense	18	(1,409,751,940)	(2,286,281,767)
Depreciation and amortization	7,8	(1,039,801,086)	(929,753,103)
Profit before income tax		1,550,459,889	607,972,633
Income tax expense		(310,091,978)	(121,594,527)
Profit for the period		1,240,367,911	486,378,106
Other comprehensive income		-	-
Total comprehensive income		1,240,367,911	486,378,106
<i>Earnings per share (Kyat per share)</i>			
Basic and Diluted Earnings per share	19	119	47

See accompanying notes to interim condensed financial statements

MYANMAR CITIZENS BANK PUBLIC COMPANY LIMITED
INTERIM CONDENSED STATEMENT OF CHANGES IN EQUITY
FOR THE SIX-MONTH PERIOD ENDED MARCH 31, 2021

	Share Capital MMK	Reserve MMK	Retained Earnings MMK	Total MMK
For the period from 1-10-2020 to 31-3-2021				
Balances at 1-10-2020	57,124,662,800	13,015,410,579	(5,401,834,315)	64,738,239,064
Profit for the period	-	-	1,240,367,911	1,240,367,911
Provision for the period	-	310,091,978	(310,091,978)	-
Balances at 31-3-2021	57,124,662,800	13,325,502,557	(4,471,558,382)	65,978,606,975
For the period from 1-10-2019 to 30-9-2020				
Balances at 1-10-2019	57,124,662,800	13,015,410,579	4,680,190,039	74,820,263,418
Prior year adjustments	-	-	(38,913,620)	(38,913,620)
Restated Balance	57,124,662,800	13,015,410,579	4,641,276,419	74,781,349,798
Profit for the period (1-10-2019 to 31-3-2020)	-	-	486,378,106	486,378,106
Provision for the period (1-10-2019 to 31-3-2020)	-	121,594,527	(121,594,527)	-
Profit for the period (1-4-2020 to 30-9-2020)	-	-	(6,369,094,440)	(6,369,094,440)
Provision for the period (1-4-2020 to 30-9-2020)	-	(121,594,527)	121,594,527	-
Dividend paid	-	-	(4,160,394,400)	(4,160,394,400)
Balances at 30-9-2020	57,124,662,800	13,015,410,579	(5,401,834,315)	64,738,239,064

See accompanying notes to interim condensed financial statements

MYANMAR CITIZENS BANK PUBLIC COMPANY LIMITED
INTERIM CONDENSED STATEMENT OF CASH FLOWS
FOR THE SIX-MONTH PERIOD ENDED MARCH 31, 2021

	Note	March 31, 2021 MMK	March 31, 2020 MMK
CASH FLOW FROM OPERATING ACTIVITIES			
Net profit before tax		1,550,459,889	607,972,633
Adjustment			
Depreciation		784,634,113	704,287,617
Amortization		255,166,973	225,465,486
(Gain)/ loss on disposal		(44,490)	(12,499,999)
Property and equipment write off		1,251,160	-
Prior year adjustment		-	(55,954,097)
Operating profit/ (loss) before working capital changes		2,591,467,645	1,469,271,640
<i>Working capital changes:</i>			
Loan and advance		(5,423,695,017)	(16,958,249,879)
Other assets		(5,162,590,387)	(4,895,362,467)
Deposit from customer		(39,134,032,539)	29,540,308,237
Other liabilities		4,008,320,721	4,261,289,896
Net cash used in operating activities		(43,120,529,577)	13,417,257,427
Income tax paid		(1,000,000)	(1,105,954,097)
Net cash provided by/(used in) operating activities		(43,121,529,577)	12,311,303,330
CASH FLOW FROM INVESTING ACTIVITIES			
Proceed from sale of property and equipment		102,149,064	12,500,000
(Purchase)/sale of government securities and investments		26,981,331,112	(4,780,279,886)
Purchase of property and equipment		(98,236,993)	(1,232,535,720)
Addition of intangible asset		(94,738,977)	(483,646,909)
Net cash provided by/(used in) investing activities		26,890,504,206	(6,483,962,515)
CASH FLOW FROM FINANCING ACTIVITIES			
Proceed/(Repayment) of borrowing		-	(1,000,000,000)
Dividends paid		-	(4,159,901,234)
Net cash provided by/(used in) financing activities		-	(5,159,901,234)
Net increase/ (decrease) in cash and cash equivalents from 1 October to 31 March		(16,231,025,371)	667,439,581
Net increase/ (decrease) in cash and cash equivalents from 1 April to 30 September		-	(5,267,093,415)
Cash and cash equivalent as at 1-10-2020/ 1-10-2019		110,367,253,818	114,966,907,652
Cash and cash equivalent as at 31-3-2021/ 30-9-2020	3	94,136,228,447	110,367,253,818

See accompanying notes to interim condensed financial statements

MYANMAR CITIZENS BANK PUBLIC COMPANY LIMITED
NOTES TO THE INTERIM CONDENSED FINANCIAL STATEMENTS
FOR THE SIX-MONTH PERIOD ENDED MARCH 31, 2021

1. General Information

Myanmar Citizens Bank Public Company Limited (the Bank) is incorporated and domiciled in Myanmar and has its registered office at No. 256/260, Sule Pagoda Road, Kyauktada Township, Yangon Region, Union of Myanmar.

The Bank was established as a public bank on October 30, 1991 as per Registration No. 274/1991-1992 under The Myanmar Companies Act. The Bank has been re-registered according to new Myanmar Company Law as per registration no. 149169466. The Bank was permitted to carry out banking business under new Licence No. Ma Va Ba/Pa Ba (R)-01/08/ (7) 2016 issued by the Central Bank of Myanmar (CBM) according to Section 176 of the Myanmar Financial Institution Law 2016. The principal activities of the Bank are to acceptance of public deposit, grant loans, trade services and other permitted activities subject to the approval of the CBM under chapter IX of the Financial Institution Law.

The interim condensed financial statements were approved and authorized for issue by the Board of Directors on August 30, 2021.

2. Basis of preparation and accounting policies

The interim condensed financial statements for the six months period ended March 31, 2021 have been prepared in accordance with Myanmar Accounting Standard 34 *Interim Financial Reporting*.

The interim condensed financial statements do not include all the information and disclosures required in the annual financial statements, and should be read in conjunction with the annual financial statements as at September 30, 2020.

The accounting policies adopted in the preparation of the interim condensed financial statements are consistent with those followed in the preparation of the Bank's annual financial statements for the year ended September 30, 2020.

3. Cash in hand and at bank

	March 31, 2021 <u>MMK</u>	September 30, 2020 <u>MMK</u>
Cash in hand	38,797,417,751	38,882,689,147
Cash and balances with central bank	35,260,273,700	27,043,072,455
Cash with banks & other financial institution	20,078,536,996	26,198,492,216
Interbank lending	-	18,243,000,000
	<u>94,136,228,447</u>	<u>110,367,253,818</u>

MYANMAR CITIZENS BANK PUBLIC COMPANY LIMITED
NOTES TO THE INTERIM CONDENSED FINANCIAL STATEMENTS
FOR THE SIX-MONTH PERIOD ENDED MARCH 31, 2021

4. Loan and advance

	March 31, 2021	September 30, 2020
	<u>MMK</u>	<u>MMK</u>
Demand loan	120,386,630,859	107,709,863,544
Overdraft	35,984,624,240	33,060,467,323
Hire Purchase	132,116,498,313	145,827,630,060
SME loan	35,503,025,438	30,010,468,053
Trade Guarantee	2,091,701,657	2,412,922,447
Staff loan	2,450,196,213	4,087,630,277
	<u>328,532,676,720</u>	<u>323,108,981,704</u>
Specific provision	<u>(6,990,861,444)</u>	<u>(6,990,861,445)</u>
	<u>321,541,815,276</u>	<u>316,118,120,259</u>

5. Investment

	March 31, 2021	September 30, 2020
	<u>MMK</u>	<u>MMK</u>
Treasury Bond	126,639,389,970	108,797,224,882
Treasury Bill	47,663,192,750	92,486,688,950
Myanmar Payment Union	200,000,000	200,000,000
Credit Bureau	130,000,000	130,000,000
Stock and Share	1,000,000	1,000,000
	<u>174,633,582,720</u>	<u>201,614,913,832</u>

6. Other assets

	March 31, 2021	September 30, 2020
	<u>MMK</u>	<u>MMK</u>
Interest receivable on investment	1,898,248,663	1,603,344,381
Interest receivable on loan and advance	12,417,748,122	7,677,550,260
Prepayment and advance	3,774,515,758	3,824,691,308
Receivable from business partner	178,588,825	106,476,442
Suspense (Money Gram and IME)	94,589,289	27,451,453
Suspense others	924,262,483	920,372,266
Debit note receivable	35,523,357	-
	<u>19,323,476,497</u>	<u>14,159,886,110</u>

MYANMAR CITIZENS BANK PUBLIC COMPANY LIMITED
NOTES TO THE INTERIM CONDENSED FINANCIAL STATEMENTS
FOR THE SIX-MONTH PERIOD ENDED MARCH 31, 2021

7. Property and equipment

For the six-month period ended 31-3-2021

<u>Cost</u>	<u>Land & Building</u>	<u>Leasehold improvement</u>	<u>Motor Vehicle</u>	<u>Furniture and Office Equipment</u>	<u>Plant & Machinery</u>	<u>Total</u>
	MMK	MMK	MMK	MMK	MMK	MMK
At 1-10-2020	12,713,304,033	2,919,015,120	1,291,588,686	5,689,325,269	1,202,969,235	23,816,202,343
Addition	-	20,067,800	-	63,044,293	15,124,900	98,236,993
Disposal	(116,788,650)	-	-	(2,686,330)	-	(119,474,980)
Write off	-	-	-	(2,421,600)	-	(2,421,600)
At 31-3-2021	12,596,515,383	2,939,082,920	1,291,588,686	5,747,261,632	1,218,094,135	23,792,542,756
<u>Accumulated depreciation</u>						
At 1-10-2020	644,382,943	912,299,700	848,757,916	2,377,782,514	220,689,914	5,003,912,987
Charge for the period	72,829,811	196,543,646	71,852,793	413,365,814	30,042,049	784,634,113
Disposal	(16,788,368)	-	-	(582,038)	-	(17,370,406)
Write off	-	-	-	(1,170,440)	-	(1,170,440)
At 31-3- 2021	700,424,386	1,108,843,346	920,610,709	2,789,395,850	250,731,963	5,770,006,254
Net Book Value at 31-3-2021	11,896,090,997	1,830,239,574	370,977,977	2,957,865,782	967,362,172	18,022,536,502

MYANMAR CITIZENS BANK PUBLIC COMPANY LIMITED
NOTES TO THE INTERIM CONDENSED FINANCIAL STATEMENTS
FOR THE SIX-MONTH PERIOD ENDED MARCH 31, 2021

7. Property and equipment (Continued)

For the year ended 30-9-2020

<u>Cost</u>	<u>Land & Building</u> MMK	<u>Leasehold improvement</u> MMK	<u>Motor Vehicle</u> MMK	<u>Furniture and Office Equipment</u> MMK	<u>Plant & Machinery</u> MMK	<u>Total</u> MMK
At 1-10-2019	10,509,359,226	2,338,532,980	1,334,848,686	3,937,092,059	999,239,284	19,119,072,235
Addition (From 1-10-2019 to 31-3-2020)	9,770,000	310,059,347	-	851,280,597	61,425,776	1,232,535,720
Addition (From 1-4-2020 to 30-9-2020)	2,194,174,807	270,422,793	-	929,521,613	143,934,175	3,538,053,388
Disposal (From 1-10-2019 to 31-3-2020)	-	-	(42,500,000)	-	-	(42,500,000)
Disposal (From 1-4-2020 to 30-9-2020)	-	-	(760,000)	(22,161,365)	(1,630,000)	(24,551,365)
Write off (From 1-4-2020 to 30-9-2020)	-	-	-	(6,407,635)	-	(6,407,635)
At 30-9-2020	12,713,304,033	2,919,015,120	1,291,588,686	5,689,325,269	1,202,969,235	23,816,202,343
<u>Accumulated depreciation</u>						
At 1-10-2019	524,731,429	540,027,276	744,946,708	1,572,514,906	167,373,217	3,549,593,536
Charge (From 1-10-2019 to 31-3-2020)	46,042,500	181,573,971	74,936,416	376,551,042	25,183,688	704,287,617
Charge (From 1-4-2020 to 30-9-2020)	73,609,014	190,698,453	71,865,624	442,217,333	29,596,613	807,987,037
Disposal (From 1-10-2019 to 31-3-2020)	-	-	(42,499,999)	-	-	(42,499,999)
Disposal (From 1-4-2020 to 30-9-2020)	-	-	(490,833)	(12,915,667)	(1,463,604)	(14,870,104)
Write off (From 1-4-2020 to 30-9-2020)	-	-	-	(585,100)	-	(585,100)
At 30-9-2020	644,382,943	912,299,700	848,757,916	2,377,782,514	220,689,914	5,003,912,987
Net Book Value at 30-9-2020	12,068,921,090	2,006,715,420	442,830,770	3,311,542,755	982,279,321	18,812,289,356

MYANMAR CITIZENS BANK PUBLIC COMPANY LIMITED
NOTES TO THE INTERIM CONDENSED FINANCIAL STATEMENTS
FOR THE SIX-MONTH PERIOD ENDED MARCH 31, 2021

8. Intangible Asset

	March 31, 2021 MMK	September 30, 2020 MMK
Cost		
Opening balance	5,114,050,266	4,134,513,487
Addition from 1-10-2020 to 31-3-2021	94,738,977	-
Additional from 1-10-2019 to 31-3-2020	-	483,646,909
Additional from 1-4-2020 to 30-9-2020	-	488,887,465
Adjustment from 1-4-2020 to 30-9-2020	-	7,002,405
Closing balance	5,208,789,243	5,114,050,266
Accumulated Amortization		
Opening balance	1,126,549,498	651,368,335
Charge from 1-10-2020 to 31-3-2021	255,166,973	-
Charge from 1-10-2019 to 31-3-2020	-	225,465,486
Charge from 1-4-2020 to 30-9-2020	-	242,713,272
Adjustment from 1-4-2020 to 30-9-2020	-	7,002,405
Closing balance	1,381,716,471	1,126,549,498
Net Book Value	3,827,072,772	3,987,500,768

9. Deposit from customers

	March 31, 2021 MMK	September 30, 2020 MMK
Call deposit	48,492,139,929	29,491,516,766
Time Deposit	222,919,819,682	264,310,496,310
Current Deposit	40,122,923,156	52,081,697,236
Saving Deposit	227,491,024,460	232,276,229,454
	539,025,907,227	578,159,939,766

10. Other Liabilities

	March 31, 2021 MMK	September 30, 2020 MMK
Interest in suspense	10,801,219,399	6,518,489,210
Interest payable	7,758,289,950	7,418,529,471
Other payable	1,079,813,919	1,191,225,671
General provision on loans and advances	1,954,901,730	1,846,516,325
Payable to business partner	15,400,978	255,593,078
Payment Order	1,332,807,803	213,554,210
Sundry deposit	2,897,167,558	4,014,497,131
Interest recovered in advance	640,497,399	703,280,941
Employee benefit fund	99,276	99,276
	26,480,198,012	22,161,785,313

MYANMAR CITIZENS BANK PUBLIC COMPANY LIMITED
NOTES TO THE INTERIM CONDENSED FINANCIAL STATEMENTS
FOR THE SIX-MONTH PERIOD ENDED MARCH 31, 2021

11. Share capital

	March 31, 2021	September 30, 2020
Number of share	10,400,986	10,400,986
Share capital (MMK)	57,124,662,800	57,124,662,800

12. Reserve

	Statutory Reserve Fund⁽¹⁾	General Provision For Loan & Advance⁽²⁾	Reserve For Contingencies Account	Total
	<u>MMK</u>	<u>MMK</u>	<u>MMK</u>	<u>MMK</u>
Balances at 1-10-2020	8,387,658,774	4,615,751,805	12,000,000	13,015,410,579
Provision from 1-10-2020 to 31-3-2021	310,091,978	-	-	310,091,978
Balances at 31-3-2021	8,697,750,752	4,615,751,805	12,000,000	13,325,502,557
Balances at 1-10-2019	8,387,658,774	4,615,751,805	12,000,000	13,015,410,579
Provision from 1-10-2019 to 31-3-2020	121,594,527	-	-	121,594,527
Provision from 1-4-2020 to 30-9-2020	(121,594,527)	-	-	(121,594,527)
Balances at 30-9-2020	8,387,658,774	4,615,751,805	12,000,000	13,015,410,579

⁽¹⁾ In compliance with Section 35(a) of the Financial Institutions of Myanmar Law, 25% of the net profit after tax has been set aside as statutory reserve fund and is not distributable as cash dividends.

⁽²⁾ In compliance with Central Bank Instruction No (6), 2% of total balance of loans and advances have been set aside as reserve for bad and doubtful debts. However starting from 2018-2019 financial year, the above 2% provision has been charged to profit and loss and the corresponding credit has been presented under other liabilities.

MYANMAR CITIZENS BANK PUBLIC COMPANY LIMITED
NOTES TO THE INTERIM CONDENSED FINANCIAL STATEMENTS
FOR THE SIX-MONTH PERIOD ENDED MARCH 31, 2021

13. Interest income

	March 31, 2021	March 31, 2020
	<u>MMK</u>	<u>MMK</u>
Interest on Hire Purchase	6,483,915,303	10,413,097,062
Interest on Loan and advance	6,354,449,996	5,882,811,418
Interest on SME Loan	916,987,944	827,785,782
Interest on Trade Guarantee	127,534,558	128,709,573
Interest on Investment	8,767,970,466	5,559,781,929
Interest on staff loan	186,667,790	298,897,168
	<u>22,837,526,057</u>	<u>23,111,082,932</u>

Note: Interest income rates

Interest on loan and advance	5.5-14.5%	12.00%
Deposit with Other Banks	6.00%	8.00%
Time Deposit rate are as follow:		
1 month	-	9.00%
3 month	-	9.25%
6 month	-	9.50%
9 month	-	9.75%
12 month	-	10.00%

14. Interest Expense

	March 31, 2021	March 31, 2020
	<u>MMK</u>	<u>MMK</u>
Interest expenses on saving deposit	6,308,706,022	6,812,263,716
Interest expenses on time deposit	9,901,165,502	10,207,396,788
Interest expenses on call deposit	962,386,903	425,971,792
Interest expenses on interbank borrowing	56,141,096	31,835,616
	<u>17,228,399,523</u>	<u>17,477,467,912</u>

Note:

The savings deposit rate was 6% and is calculated on the minimum balance of the account during the period from the 5 day to end of the month.

Time deposits rate are as follows:

1 month	6.50%	9.00%
3 month	7.00%	9.25%
6 month	7.25%	9.65%
9 month	7.25%	9.90%
12 month	7.50%	10.15%
24 month	7.75%	-

Call deposit rate was 5% on any amount and was calculated based on minimum daily balance.

MYANMAR CITIZENS BANK PUBLIC COMPANY LIMITED
NOTES TO THE INTERIM CONDENSED FINANCIAL STATEMENTS
FOR THE SIX-MONTH PERIOD ENDED MARCH 31, 2021

15. Net Fee and commission income

	March 31, 2021	March 31, 2020
	<u>MMK</u>	<u>MMK</u>
Fees and commission Income		
Commission	1,187,835,775	1,723,745,109
Service charges	103,135,329	268,344,338
Card related income	2,499,937	4,802,698
Other fees income	1,776,531	1,320,257
	<u>1,295,247,572</u>	<u>1,998,212,402</u>
Fees and commission expense		
Bank commission and service charges	23,584,548	32,031,710
Card related expense	74,723,703	17,407,970
Other fee expense	13,486,036	15,016,300
	<u>111,794,287</u>	<u>64,455,980</u>
	<u>1,183,453,285</u>	<u>1,933,756,422</u>

16. Other income

	March 31, 2021	March 31, 2020
	<u>MMK</u>	<u>MMK</u>
Net Income/(loss) from foreign currency transaction	347,484,707	(118,846,076)
Miscellaneous income	76,439,253	95,709,645
	<u>423,923,960</u>	<u>(23,136,431)</u>

17. Personnel expense

	March 31, 2021	March 31, 2020
	<u>MMK</u>	<u>MMK</u>
Salaries and wages (local)	2,721,875,890	3,173,690,568
Salaries and wages (foreign)	242,936,996	348,361,609
Overtime Allowance	29,725,243	32,504,811
Contribution to employee benefit	42,425,422	49,427,208
Other staff related expense	25,462,226	28,096,312
Compensation	26,897,333	88,147,000
House Allowance	18,782,350	-
	<u>3,108,105,460</u>	<u>3,720,227,508</u>

MYANMAR CITIZENS BANK PUBLIC COMPANY LIMITED
NOTES TO THE INTERIM CONDENSED FINANCIAL STATEMENTS
FOR THE SIX-MONTH PERIOD ENDED MARCH 31, 2021

18. Administration and general expense

	March 31, 2021	March 31, 2020
	<u>MMK</u>	<u>MMK</u>
Donation and entertainment	16,427,547	100,060,196
AGM expenses	866,670	9,279,105
Insurance	29,446,324	33,637,560
Directors' meeting fee	15,600,000	10,700,000
Marketing and advertising expense	17,203,799	6,814,358
Miscellaneous expense	8,680,179	37,150,424
Office supply	171,719,055	321,052,036
Professional service fee	50,679,790	219,208,917
Rate and tax	14,099,992	24,370,582
Registration and License	164,889,641	177,839,169
Rent	620,580,302	861,354,220
Repair and maintenance	241,095,486	262,226,282
Travel & Transportation	10,357,433	154,429,340
Utilities expense	114,673,781	212,905,550
Loss/(gain) on Revaluation	(89,299,188)	(132,245,973)
Write off expense	1,251,160	-
Loss/(gain) on disposal	(44,490)	(12,499,999)
COVID-19 expenses	21,524,459	-
	<u>1,409,751,940</u>	<u>2,286,281,767</u>

19. Basic and diluted earnings per share

	March 31, 2021	March 31, 2020
Net profit attributable to equity holders (MMK)	<u>1,240,367,911</u>	<u>486,378,106</u>
Weighted average number of ordinary shares in issue	10,400,986	10,400,986
Effects of dilution	-	-
Adjusted weighted average number of ordinary shares in issue	<u>10,400,986</u>	<u>10,400,986</u>
Diluted earnings per share (MMK)	<u>119</u>	<u>47</u>

MYANMAR CITIZENS BANK PUBLIC COMPANY LIMITED
NOTES TO THE INTERIM CONDENSED FINANCIAL STATEMENTS
FOR THE SIX-MONTH PERIOD ENDED MARCH 31, 2021

20. Related party transactions

Related parties include the Bank's key management personnel and their related parties. Key management personnel refer to the Bank's directors and members of its Management Executive Committee and officer.

In addition to those disclosed elsewhere in the financial statements, the following significant related party transactions took place during the financial year, on terms agreed between the parties.

	March 31, 2021	March 31, 2020
	<u>MMK</u>	<u>MMK</u>
(a) Sales and purchase of goods and services		
<i>Rental expenses paid to</i>		
- The firms in which the directors of the bank have a financial interest	64,500,000	63,600,600
- Shareholder	189,563,050	215,699,359
	254,063,050	279,299,959
(b) Outstanding balances		
<i>Prepaid rental to</i>		
- The firms in which the directors of the bank have a financial interest	86,200,000	57,400,000
- Shareholder	257,554,060	294,088,960
	343,754,060	351,488,960
<i>Deposit with related parties</i>	102,103,766,678	-
(c) Key management personnel compensation		
- Salary and wages	1,195,111,022	558,460,725
- Directors' meeting fee	15,600,000	10,700,000
	1,210,711,022	569,160,725

21. Acceptance, Endorsement and Guarantee

Receivable and payable of Acceptance, Endorsement and Guarantee were offset in the interim condensed statement of financial position. Balance as at March 31, 2021 was Ks 18,162,088,989. (September 30, 2020; Ks 19,032,758,198).